

PEACE Info (November 30, 2022)

- INTERVIEW: 'They plan to rule with fear, but the people are no longer afraid'
- Myanmar's Civilian President Warns NUG Ministers not to Raise False Hopes
- Anti-regime groups attack army convoy near Indian border
- Armed conflict destroyed 526 houses in Sagaing and Magway regions and Chin and Kachin states in 2022
- Myanmar Military Claims Control of Strategic Road in Karen State
- KNLA abandons base following junta airstrikes, vows reclaim site through guerrilla warfare
- Over 20 Myanmar Regime Forces Killed in Three Days of Resistance Attacks
- Myanmar Food Security Threatens Regional Stability
- Traders hope that highway from Indian border will be re-opened following ceasefire
- Bangladesh and Myanmar Junta Agree to Tackle Border 'Terrorism'
- Myanmar Junta's Man in Japan Cozies Up to Military's Proxy Party
- Beijing Boosts Ties With Myanmar Military's Proxy Party Amid 'Poll' Plan
- မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်က နေအိမ် ၁၀၀ ခန့် ကျူးကျော်ဆိုပြီး ဖယ်ရှားခံရ
- မင်္ဂလာဒုံ ရပ်ကွက်ငါးခုက ဘာသာရေးအဆောက်အအုံများကို နှစ်ရက်အတွင်း ဖျက်ပေးရမယ်လို့ဆို
- ခင်ဦးမြို့နယ်က ရွာနှစ်ရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းတွေ
- စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဆက်ဖြစ်၊ စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး မြေမြှုပ်မိုင်းများ ထောင်ထား
- စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်တပ် မီးရှို့ဖျက်ဆီး၊ အင်းတော်ရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
- မြင်းမူမြို့နယ် တောချောင်းဦး ရဲစခန်း စီးနင်းခံရ၊ ရဲ ခုနစ်ဦး သေဆုံး
- မီးရှို့ခံရသည့် ကာဘိုးနယ်မှ ရွာ ၃ ရွာ အကူအညီများ လိုအပ်နေ
- KIAနဲ့ PDF မီးရှို့တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို KIA ငြင်းဆို
- မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဖရူဆိုမြို့တွင်း ဝင်ထွက်သွားလာခွင့် ပိတ်
- ဒီးမော့ဆိုမှာ တိုက်ပွဲတွေပြင်းထန်
- စစ်ရေးလှုပ်ရှားမှုကြောင့် ကြာအင်းဆိပ်ကြီး ရွာ ၄ ရွာ ဘေးလွတ်ရာ ပုန်းရှောင်
- စစ်ရှောင်များကို ပြန်ပို့ပေးနေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုမှာ မဟုတ်မှန်ဟု သေ့ဘောဘိုး စစ်ရှောင်များပြော
- စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လေးကေရွာရှိ လူနေအိမ် ၂ လုံး ပျက်စီး
- သိမ်ဇရပ်ရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရ
- မြေမြှုပ်မိုင်း အန္တရာယ်ကြား နေရပ်ပြန်ရတဲ့ စစ်ရှောင်
- “UWSA” ထိန်းချုပ်ဒေသ ပန်ဆန်းမြို့နယ် ဗုံးပေါက်ကွဲ လူသေဆုံးမှုရှိ
- စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၅၅၀ ကျော်ထိ ရှိလာ
- အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်
- ရုရှား - မြန်မာ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ပြော

INTERVIEW: 'They plan to rule with fear, but the people are no longer afraid'

The acting president of Myanmar's shadow National Unity Government calls for unity against the military junta.

By Khin Maung Soe for RFA Burmese | 2022.11.30



Duwa Lashi La, acting President of Myanmar's shadow National Unity Government. Rebel Pepper

Duwa Lashi La is the acting president of Myanmar's shadow National Unity Government, or NUG, made up of democratically elected lawmakers who were ousted when the military staged a coup in February 2021.

Though the junta claims to be the legitimate government of the people of Myanmar, the NUG claims that more than half of the country is not under military control. Instead, it is held by a combination of armed ethnic groups and people's defense forces, militias formed by citizens opposed to the junta.

In an interview with Radio Free Asia's Khin Maung Soe, Duwa Lashi La said the key to removing the junta from power will be a stronger unity between these groups, and the NUG is working toward that goal.

After the military junta's rule ends, the NUG advocates the formation of a transitional government that would prepare Myanmar to become a democratic nation.

The interview has been edited for length and clarity.

RFA: The National Unity Government has been waging a resistance war against the military junta for more than a year. How do you assess the current situation of the revolution?

Duwa Lashi La: Our revolution has been going on just a little over a year but we have done a lot. We have been very successful because of the people's will to cooperate with, and take part in, this resistance. For example, with the people's help, our people's defense forces have retained 60 percent of the territory in the country. That's a success for us all.

Next, we have had a lot of success in cooperating with our allies. Our allied EROs [ethnic revolutionary organizations, another term for ethnic armed organizations, or EAOs] helped us organize and train all our PDF forces. That's why we thank them a lot.

Many other actions are really encouraging. The people of Myanmar have been supporting us financially, a big help, indeed.

Our success is mainly due to the willingness and participation of the people of Myanmar both in the country as well as in various countries around the world. Though we have had

much success, there are still many challenging tasks. We are still unable to ensure the flow of orders to all our troops and there should be one chain of command that everyone follows. We must continue to strive for such unity. We must also train and teach morality for our soldiers to ensure a high level of military discipline. I hope that only after fulfilling such needs, we will have a real military that protects our people.

Another issue is that the NUG has not been able to equip the growing number of People's Defense Forces with adequate supplies of weapons and ammunition. I would like to appeal to the people of Myanmar to continue to support us and to the international community to continue to sympathize with the situation in our country, as we alone cannot fulfill our needs of food, shelter, medicine, healthcare and other necessities.

RFA: We are now in the second year of this resistance. What does the NUG have planned to advance the cause?

Duwa Lashi La: Learning from the experience we gained in the first year, we have laid down some more goals for this year. Some of them are to forcefully urge the international community to recognize us and strengthen the unity of our people even more.

In addition to these crucial tasks, we have also planned some other strategic goals. We are working on total transparency to let the people and the international community clearly understand what we are fighting for. We are working really hard to present a transitional constitution which we are calling the "TC." Once we present that, our roadmap is going to be clearly understood by the people and the international community and we will gain more momentum.

Another important thing to know is that the military junta is already wavering. They have nothing more up their sleeve but to hold a sham election and they have already announced one. It is very important for our people and the international community to oppose and disapprove their sham election in 2023, knowing that it is merely a set up. We are also working on a project to address this issue.

One more thing is that the NUG is trying to work together in a more united and strategic way with the resistance forces.

If these efforts are successful, I have hope that the NUG will achieve these goals over the next year.

RFA: What is the NUG's situation in cooperating with the ethnic armed organizations?

Duwa Lashi La: The cooperation between the NUG and the ethnic armed organizations is of prime importance. We have codified this fact in our charter. Political parties, Civil Society Organizations and ethnic armed organizations are the backbone of our nation. That's why, to work in conformity with the EAOs [ethnic armed organizations] and to network with them is a major strength of our revolution. So, we will always engage with them and work together.

I would like to let everyone know that there are strong armed groups that have been active since the start of the revolution and some followed not long after and a large percentage of them are working in connection with the NUG in fighting against the military junta.

However, there are some EROs [ethnic revolutionary organizations] that are not working with us yet but we are trying to connect with them. Our beliefs are based on all-inclusiveness and that is why we are always trying to connect with all the EAOs in this revolution. In doing so, we publicly connect with some of them and privately others for discussion.

Thanks to the EAOs, we were able to form the people's defense forces and receive military training. On behalf of the NUG, I would like to express my gratitude to the EROs for their great help. There are still many challenges ahead. I would like to say that we need to engage and work with the EROs that have not yet been strongly involved, to continue rebuilding our country.

RFA: We have seen the NUG working with some of the ethnic armed organizations but not with others. Is the NUG working covertly with some, and if not, will the NUG pursue relationships with those other organizations?

Duwa Lashi La: As I said earlier, we are working for the inclusion of all people in Myanmar. It's also in accordance with our charter. So when we are connecting and cooperating to make sure that everyone is included, we publicly connect with some and privately network with some other groups. What I can earnestly say is that the NUG is engaged with all the EAOs. We believe that they will decisively participate in our cause and work together with us. In doing so, the NUG has since the beginning formed a committee to network with our allies, as we believe that all will come together and we are working on that. That is why, I would like to say that we are now in a position to be able to form military regions and carry out our projects successfully.



Smoke and flames rise from Thantlang, in Chin state, where more than 160 buildings were destroyed by Myanmar junta, according to local media. "It is well known that the military junta has always terrorized the people for maintaining its power throughout its history," Duwa Lashi La says. Credit: AFP

RFA: The military junta is torturing people and burning down villages. How do you assess these issues?

Duwa Lashi La: It is well known that the military junta [and previous juntas] have always terrorized the people to maintain their power throughout history. They tortured people in 1962 and 1988 in similar fashion. They still use the same methods now in the era since the 2021 coup. Although the people of Myanmar protested peacefully in the streets to demonstrate that the coup was not in accordance with their will, and that they wanted to

live in a democratic way, the junta did not care and has continued to persecute—and even kill them—to this very day.

More than 2,500 innocent people have been killed so far, as we all know. More than 13,000 people have been detained and imprisoned. The junta even killed some of them by giving them death sentences. What is even worse is that the junta bombed, torched and destroyed more than 30,000 homes across in the whole country especially in the Sagaing and Magway regions.

This is their method. They plan to rule with fear, but the people are no longer afraid. The people know that they will die under military rule with or without fear, especially the young generation, the ones we call Generation Z. They are leading our revolution with the mindset that what should not be feared should not be feared and that is particularly why our revolution is very forceful and strong.

We are doing our best to encourage all of the people of Myanmar to participate in the revolution. This is a revolution for the entire country and we will definitely win. That's why we have announced that it is a revolution that includes all people from all walks of life, from every corner of the country.

RFA: What do you think is the most important factor in the success of this revolution?

Duwa Lashi La: What is essential is the role of leadership to unite the whole country. To work toward that end, it will take a strong leadership to unite the NUG, the Committee Representing Pyidaungsu Hluttaw, the National Unity Consultative Council and all the EAOs to come together and work together with a mutual understanding towards a common goal.

People are participating in unity now. They even risk their lives for the cause. But like I said earlier, since it is a revolution, we need to arm ourselves, something we haven't been able to do sufficiently.

Again, I have to say that our resistance soldiers in large numbers do not have enough food, shelter, medicine and healthcare and technologies. Therefore, I would like to urge the people of Myanmar and the countries with humanitarian sense to help us fulfill our needs.

We now know that, according to the United Nations, 1.4 million Myanmar people have fled their homes due to the brutality of the military junta. To help that many people with food, we need assistance. Our revolution would see faster success, if we get that kind of help.

RFA: Once the last battle is fought and the junta is removed from power, what then? How will the country be governed immediately after? How will Myanmar be returned to democratic rule?

Duwa Lashi La: After removing the military junta from the position of power, a transitional authority will be established. During that transitional period, a constitution in accordance with the charter will have to be drafted together in order to form a new democratic nation.

A public conference involving all ethnic groups will be convened to discuss the new constitution and create a roadmap for the future of Myanmar. In the transition period, we will have to make sure that each state and region draft their own constitution and agree on what they want, which way they want to go and what is important for them.

In the transitional period, we will have to discuss and agree on the issue of responsible authority as our ethnic people have been subject to injustice and unlawful treatments for many years. We will have to make sure that we have a responsible authority in the future where we will all be in a position to self-govern our regions with our own suitable laws. Only then can we build a new peaceful and prosperous nation that we aim to achieve. I do believe that it is possible. We can really do that.

RFA: What do you want to say to the people of Myanmar?

Duwa Lashi La: The mindset that we will no longer let the military dictatorship continue needs to be very strong. It is very important for us to fight against the junta together in unity, regardless of our differences such as ethnicity, religion, gender and financial status. The people's financial support and the use of technology play a crucial role in our revolution. There is some possibility that these supporters become unmotivated

But a revolution cannot be unmotivated. I would like to say to the people of Myanmar that we have to work together, with a strong sense of resistance and in total unity. Only then can we successfully remove the military junta.

Translated by Myo Min Aung. Written in English by Eugene Whong.

<https://www.rfa.org/english/news/myanmar/nug-11302022125713.html>

Myanmar's Civilian President Warns NUG Ministers not to Raise False Hopes

By THE IRRRAWADDY | 30 November 2022

Myanmar's civilian National Unity Government (NUG) Acting President Duwa Lashi La cautioned ministers and deputies on Tuesday not to raise false hopes among the Myanmar people.

"We cannot forget that the citizens of Myanmar, both at home and abroad, are the primary source of support for the revolution and that it is difficult for governments that lack the support of the public to survive long-term," Duwa Lashi La told the NUG's cabinet on Tuesday.

The acting president told cabinet members that while it is important to gather public support and admiration, they need to restrain themselves from raising expectations that don't match reality.

His warning came after some NUG ministers and deputy ministers drew criticism for extravagant or irrelevant public comments such as boasting about how resistance fighters have

access to sophisticated arms like anti-aircraft weapons, or saying that the revolution is going to be won quickly and that resistance forces are preparing to launch attacks on towns, so civilians need to prepare emergency supplies.

A few NUG ministers have been condemned for making comments on issues outside their official remit, especially comments on defense and military strategy issues.

Duwa Lashi La has previously reminded ministers and deputies to stay grounded and not to toy with public opinion or let themselves become detached from the realities of the situation in Myanmar.

The majority of Myanmar's people regard the NUG as their legitimate government. The NUG was formed in April last year and is largely made up of elected lawmakers from the ousted National League for Democracy government and their ethnic minority allies. Some NUG officials are operating outside Myanmar working to achieve diplomatic recognition for the NUG, while others operate inside the country.

With no material support from the international community, the NUG is entirely dependent on public donations to fund the revolution.

The military regime has branded the NUG a terrorist organization.

<https://www.irrawaddy.com/news/burma/myanmars-civilian-president-warns-nug-ministers-not-to-raise-false-hopes.html>

Anti-regime groups attack army convoy near Indian border

Resistance forces based in northern Sagaing claim the convoy was transporting arms imported from India

Khin Yi Yi Zaw | Published on Nov 30, 2022

A junta convoy suspected of carrying weapons from India was hit repeatedly by anti-regime forces in northern Sagaing Region over the weekend, according to resistance sources.

The attacks, which began near the village of Mya Lay Taung in Tamu Township on Saturday, targeted the 13-vehicle convoy as it travelled south along the Indian border on the road from Tamu to Kalay, the sources said.

An alliance of local resistance groups used explosives, drones, and heavy weapons against the convoy, according to an officer of the Kalay People's Defence Force (PDF), one of the groups that took part in the fighting.

"Our explosives destroyed the road as well as two of the military trucks, and we also fired 60mm mortars at them," said the Kalay PDF officer, describing a second attack on Sunday.

The first clash, which began near Mya Lay Taung at around 10:30am on Saturday, lasted about three hours and left at least three junta soldiers dead and several others injured, he said.

A security checkpoint set up farther south, at the intersection with the road to the village of Yazagyo, near the border with Chin State, was also attacked on Saturday, according to a member of one of the groups involved.

“Our explosives weren’t working and we couldn’t match the firepower of the convoy, so we attacked the checkpoint instead,” said Wai Gyi, an officer of a Kalay-based group called the Harmonious Northern Brotherhood.

He added that the resistance forces were forced to withdraw after the military started firing back with heavy artillery, injuring two members of the anti-regime alliance involved in the attack.

The convoy, which was carrying around 100 soldiers, was targeted because it was believed to be transporting weapons from India, resistance sources told Myanmar Now.



Local defence teams attack a junta convoy in northern Sagaing Region on November 26 (Supplied)

When contacted, however, the Indian government rejected reports that the country was in any way involved in arming the Myanmar military.

“There has not been any supply of arms from India. The news reports are false and we categorically reject the claims of recent incidents in Tamu being connected to any supplies from India,” the Indian embassy in Yangon said in response to a request for comment.

The embassy’s political section also pointed out that fighting in Myanmar has impacted its neighbour.

Recent clashes have “resulted in over 50,000 citizens of Myanmar crossing over into India, mostly in Mizoram and Manipur,” it said, referring to two Indian states bordering Sagaing Region and Chin State.

Earlier this month, the government of Manipur [extended](#) a ban on travel through a major border gateway to prevent “illegal entry of Myanmar nationals.”

<https://www.myanmar-now.org/en/news/anti-regime-groups-attack-army-convoy-near-indian-border>

Armed conflict destroyed 526 houses in Sagaing and Magway regions and Chin and Kachin states in 2022

PUBLISHED 30 NOVEMBER 2022 | EMG



A total of 526 houses were destroyed by fire due to armed conflict in Sagaing and Magway regions and Chin and Kachin states in 2022, announced the information team of the State Administration Council (SAC) on November 29.

According to a statement, 248 houses in Sagaing Region, 28 houses in Magway Region, 220 houses in Chin State and 30 houses in Kachin State were destroyed by fire due to armed conflict in 2022.

On November 27, 40 houses were destroyed by fire due to the armed conflict between the Tatmadaw and the KIA and PDFs in Inkyingone Village, Htigyaing Township, Sagaing Region, it said.

On November 26, 40 homes, six hand tractors, one threshing machine, 20 motorcycles, two generators and paddy were destroyed by fire in Supoke Village, Htigyaing Township, according to a statement from the SAC.

It stated that the security forces are investigating and identifying those who committed the above events in order to be able to take effective action in accordance with the law.

<https://elevenmyanmar.com/news/armed-conflict-destroyed-526-houses-in-sagaing-and-magway-regions-and-chin-and-kachin-states-in>

Myanmar Military Claims Control of Strategic Road in Karen State

By THE IRRAWADDY | 30 November 2022

Myanmar's military regime has said that it has taken back control of the Myawaddy-Waw Lay road in Karen State near the border with Thailand. However, local resistance groups insist that junta forces don't have complete control over the strategic road.

On Monday, the Myanmar military claimed to have recaptured areas including Falu and Thay Baw Boe along the Myawaddy-Waw Lay road that had been occupied by resistance forces since May.

People's Defense Forces (PDF) led by the Karen National Liberation Army (KNLA), including drone units, have been fighting fierce battles with regime troops attempting to recapture the Thay Baw Boe camp since November 21. Resistance fighters were forced to retreat after junta forces employed helicopter gunships and a multiple rocket launcher system.

Their retreat means that junta soldiers now have direct access to Sone Se Myaing Village, the base of the pro-regime Democratic Karen Benevolent Army.

Commander Major Saw Win Myint of local PDF VENOM said: “They [regime forces] may be able to travel up to Sone Se Myaing. But it is impossible for them to have effective control of the road. It is not yet a military victory for them. We can fight back at any time. We have taken up arms because we don’t like this system and we will continue to fight. We will do what it takes to fight back.”

A commander from another Myawaddy Township PDF said: “The regime would say that just for propaganda purposes. It is not true that they now have total control of the area. Fighting will break out again. We have only moved out for fear that the villages in the area will be hurt a lot. Our core strength was not hurt.”

Nine junta soldiers were killed in the fighting between November 21 and 24, while three resistance fighters died and another eight were injured, according to local PDF Cobra Column.

Junta airstrikes have caused significant civilian casualties in the over one year of fighting between regime forces and resistance groups along the Myawaddy-Waw Lay road. Tens of thousands of residents have been displaced and forced to take refuge in the forest or to flee across the border to Thailand.

PDFs took control of the Myawaddy-Waw Lay road in May after seizing Thay Baw Boe camp.

Since June, junta battalions under the 44th Light Infantry Division and the Tanintharyi Region-based 13th Military Operations Command have carried out attacks along the road to retake their lost bases, supported by airstrikes.

“It is just a political ploy to announce that they [the regime] have taken control of the road. It is impossible for them to control the road permanently. We will fight them,” said VENOM’s Major Saw Win Myint.

KNLA units, PDFs and the Kaw Thoo Lei Army led by Major-General Saw Nerdah Mya are still active in areas along the Myawaddy-Waw Lay road and clashes could erupt at any time.

<https://www.irrawaddy.com/news/war-against-the-junta/myanmar-military-claims-control-of-strategic-road-in-karen-state.html>

KNLA abandons base following junta airstrikes, vows reclaim site through guerrilla warfare

The Karen ethnic armed organisation is forced by aerial attacks to leave a post in Myawaddy Township it had seized from the Myanmar military months earlier

[Linn Htin](#) / [May Yu](#) | Published on Nov 30, 2022

The Karen National Liberation Army (KNLA) was forced to withdraw from the Thay Baw Boe base in Karen State’s Myawaddy Township this week after a series of aerial attacks by the Myanmar army.



Captured soldiers and seized weapons are seen after the KNLA attack on the Thay Baw Boe junta base in May (Cobra Column)

In May, Karen forces [seized](#) the post from the military, located near the Thaung Yin River along the Thai-Myanmar border in southern Myawaddy's Waw Lay region, reportedly killing five soldiers, including the base's deputy commander; six more troops were captured alive. There were said to have been at least three casualties on the KNLA's side.

The junta's recent attempt to regain control of the base began on Sunday and involved several airstrikes and the firing of multiple rounds of heavy artillery, according to Lt-Col Saw Yan Naing, commander of the KNLA's 27th Battalion.

"We didn't retreat because we were losing, like rumours have suggested. We still have our men around that base and we can still get it back under our control using guerrilla tactics," he told Myanmar Now.

The Cobra Column, an anti-junta guerrilla force under the command of the KNLA's 27th Battalion, operates around Thay Baw Boe, along the road connecting Waw Lay to Myawaddy town.

After losing the base in question to the allied resistance forces six months ago, the military tried to reclaim Thay Baw Boe in early July, reportedly bringing in troops from Light Infantry Division 44 in Kyaikhto, Mon State, and the Military Operations Command No. 13 in Tanintharyi Region.

The KNLA's Lt-Col Saw Yan Naing told Myanmar Now that junta soldiers had been recently deployed in several locations along the Myawaddy-Waw Lay road and that the military council had been attempting to install its administrative mechanism in the towns of Waw Lay and Su Ka Li.

The Myanmar army is expected to send more reinforcements to the area, another KNLA officer said.

More than 2,000 residents from the Thay Baw Boe area fled their homes due the junta's recent heavy artillery fire, seeking refuge along the shores of the Thaung Yin River.

A local administrator said that a military tactical officer had urged the displaced persons to return to the village, insisting that it was safe to do so. Junta propaganda outlets also encouraged Thay Baw Boe locals to go back to their homes, reporting that its forces had regained control of the Waw Lay area.

Thay Baw Boe had previously been under the control of the KNLA until it was seized by the Myanmar military in the 1990s.

<https://www.myanmar-now.org/en/news/knla-abandons-base-following-junta-airstrikes-vows-reclaim-site-through-guerrilla-warfare>

Over 20 Myanmar Regime Forces Killed in Three Days of Resistance Attacks

By THE IRRAWADDY | 30 November 2022

At least 21 regime forces were killed in the last three days as People's Defense Force groups (PDFs) continued to attack regime targets across the country.

Incidents were reported in Sagaing, Magwe, Bago and Tanintharyi regions.

The Irrawaddy has collected the following reports of significant attacks from PDFs.

Some military casualties could not be independently verified.

Seven junta soldiers killed in PDF ambush in Sagaing

Seven regime troops were killed and many others injured in Kanbalu Township, Sagaing Region on Tuesday when eight PDF groups used land mines to ambush a military detachment of 150 soldiers heading to villages, said Local Lark Guerrilla Revolution Force, which joined the attack.

Following the mine ambush, a 45-minute clash broke out between the combined PDF groups and the regime forces. Three PDF fighters suffered injuries, the resistance group said.

Military flotilla ambushed in Sagaing



Resistance forces take part in an operation to ambush a military flotilla in Sagaing Region. / Black Rangers Force

Four regime forces were killed and eight injured in the Chindwin River in Monywa Township, Sagaing Region on Monday when a dozen PDF groups ambushed a military flotilla of 10 vessels including barges carrying aviation fuel, according to the resistance

groups.

A resistance group said the fighters had to wait for three days on a river bank to ambush the flotilla.

A PDF video shows resistance forces cooperating to ambush the flotilla with both heavy explosives and firearms.

Five regime forces killed by PDF land mines in Sagaing

At least five junta soldiers are believed to have been killed and many others injured in Wetlet Township, Sagaing Region on Monday when two PDF groups used two heavy land mines to

ambush 70 regime troops departing Thar Nar Village, said Black Wolf Army, which coordinated the attack.



Improvised land mines with photos of a leader of Black Wolf PDF who was killed during clashes in Khin U Township. / Black Wolf PDF

All PDF troops escaped from the ambush site without casualties.

The ambush was carried out in response to the deaths of five PDF members in regime attacks and air strikes in Monhla Village in Khin U Township on Nov. 23, the PDF group said.

Junta soldier killed in urban attack in Sagaing

One member of a regime motorbike patrol was killed and three others seriously injured in the town of Salingyi in Sagaing Region on Tuesday when four PDF groups used land mines to attack the patrol, claimed the Myanmar Revolution Army, which was involved in the urban attack.

Three regime troops killed in PDF ambush in Tanintharyi

Local resistance group King Cobra Force claimed to have killed three regime forces in Palaw Township, Tanintharyi Region on Monday when it used two land mines to ambush a military convoy near Kyae Village.

The group urged people to stay away from regime forces due to potential attacks.

Regime forces bombed by PDF drones in Magwe

Some junta forces are believed to have been killed and injured in Pakokku Township, Magwe Region on Monday when three PDF groups used four drones to bomb regime forces stationed at Anouk Hpone Kan Village, said Earthquake People's Defense Force, which was involved in the drone strikes.

The group said it used six bombs to target regime forces and a regime camp in the village. An aerial video shows drones dropping bombs on regime targets in the village.

Junta-appointed village administrator assassinated in Bago



An entrance to the town of Htantabin, Bago Region. / Bago Region PDF

Junta-appointed village administrator and former soldier U Aung Win was assassinated by a local PDF group in Kin Moon Chone Village in Htantabin Township, Bago Region on Sunday, said Bago Region PDF.

The victim was notorious for oppressing residents and was active in implementing the regime's rules, the PDF group said.

<https://www.irrawaddy.com/news/war-against-the-junta/over-20-myanmar-regime-forces-killed-in-three-days-of-resistance-attacks.html>

Myanmar Food Security Threatens Regional Stability

BY [TEACIRCLEOXFORD](#) | POSTED ON [NOVEMBER 30, 2022](#)

Yu Yu Htay discusses food weaponization and how the state of food production in post-coup Myanmar is leading to domestic hunger and undermining the regional food basket.



Photo credit: Yu Yu Htay

The global problem of conflict and food insecurity

Conflict and food insecurity are intertwined: when one takes place, the other one usually follows. Several economic, environmental, political, or religious factors underlie armed conflicts. Every armed conflict bears tremendous human and environmental costs, but disruptions to food production and

supply are often felt most immediately, with significant repercussions and flow-on effects. It is common that conflict-affected populations experience persistent hunger in the post-conflict setting as it takes time to reconstruct basic infrastructures, such as irrigation systems, roads, and marketplaces needed for the agricultural sector to operate.

When a civil war sparks between two or more warring parties, it has direct and indirect impacts on food and economic insecurity as well as environmental destruction. In Myanmar, opposing nationalisms, a fight for self-determination, and struggles over ethnic identity prolonged a civil war. The government brought to power by a military coup was characterized by its corrupt ruling regime, a lack of power-sharing, centralized political administration, and an ineffective constitution—all factors leading to the emergence of a civil war. The dominant warring party, the Myanmar military (Sit-Tat/Tatmadaw) seized land and controlled food to weaken opposition forces, especially culturally and politically marginalized groups. Deploying 'scorched earth' tactics are deliberately used in such wars. In a conflict state such as Myanmar, the sharp decline in food production is a result of the destruction of rural infrastructure, loss of livestock, deforestation, and the use of landmines and displacement. Consequently, countries heavily reliant on food exports from Myanmar are most vulnerable to this impact.

Introduction to Myanmar and the February 2021 Coup

Myanmar, a resource-rich and ethnically diverse country, has one of the longest civil wars in the world. Many ethnic groups have been fighting for self-determination since independence in

1948. The country experienced [several military coups](#) and was under authoritarian regimes. In 2010, it embarked on [a political transition](#) where a series of reforms were launched under a quasi-civilian government. In 2016, Myanmar had its [first civilian government](#). Unfortunately, those days were short-lived and followed by [a military coup took place in February 2021](#).

Myanmar is an agricultural-based country. The [sector employs 70% of the rural population](#), and farmers play an important role in state-making. Their livelihoods, similarly, are the engine driving growth for rural development. Myanmar is also a [major food supplier for neighbouring countries](#) such as China, Thailand, Bangladesh and India.

[There has been considerable resistance to Myanmar's military](#) in the months since the coup. Civilians took to the street in mass protests and stopped using government facilities and services. [Schools were shut down](#), and government servants joined the Civil [Disobedience Movement](#) (CDM). [Boycotts were implemented against the military](#) and military-back businesses. The [international community also imposed targeted sanctions](#) in response to the coup. Following a series of events, the economic, health, and financial sectors came close to collapse and unemployment surged. Myanmar's youth or 'Generation Z' took up arms and established the People's Defense Force (PDF) to uproot the junta regime.

This article discusses how the junta weaponizes food to weaken pro-democracy forces, deploying 'scorched earth' tactics to cause a sharp decline in food production, resulting in local starvation and threatening the regional food supply system. First, I explore the food supply chain mechanism in Myanmar. I highlight how policies related to food are developed in favour of generating government revenue, and at the expense of farmers' welfare. Second, the article discusses the impact of the current country-wide conflict on hunger, specifically the way the junta uses food as a weapon against its opposition. Third, it looks at the state of food production in Myanmar and its impact on regional food security. I conclude by sharing some thoughts on how regional partners should hold the State Administration Council (SAC) accountable for atrocities committed.

Food supply chain mechanisms and the state in Myanmar

[Myanmar's food supply system](#) has always been tightly controlled by the state. Land and agricultural policies have long determined farmers' welfare and food accessibility. Burma's first military coup in 1962, led by Ne Win, introduced the '[Burmese Way to Socialism](#).' Under the socialist system, farmers were forced to sell their farm products at low government-set prices as the government wanted to gain foreign exchange reserves through rice exports. As a result, farmers could not boost productivity, let alone scrape by for their own survival. This form of political intervention pushed them to sell rice on the black market. As food prices skyrocketed, village populations fell into extreme poverty. Due to the miscalculated economic strategy of the Ne Win government, Myanmar encountered economic stagnation and landed in the [Least Developed Country list by 1987](#). The food crisis contributed to an uprising in 1988—this mass

protest was brutally cracked down by General Than Shwe, the then-leader of the State Peace Development Council (SPDC).

The SPDC introduced the “[Burmese Way to Capitalism](#)” to recover the economy. Under this system, farmers were forced to take credit, which they paid back in the form of fixed portions of rice. This system ultimately trapped farmers in cycles of debt. Consequently, there was a [sharp decline in purchasing power](#). People in hilly regions, such as [Bago Yoma range, Shan Plateau and Arakan Yoma range](#), suffered the most as they had no alternative livelihoods. The State continued to control the food supply system, which suffered from major deficiencies in the distribution of food and further exacerbated political instability.

Ethnic conflict and oppression smouldered for years in various parts of the country. Fast forward to 2010, with a [vision to hold nationwide ceasefire talks](#), the military-backed quasi-civilian government introduced a series of reforms, including the controversial [Foreign Direct Investment \(FDI\) law](#). Many farmlands [were officially seized](#) under the pro-business FDI law. Against a backdrop of a decades-long civil war and lack of concrete political settlements with ethnic groups, many issues remained unsolved under the 2016 elected government.

When the coup took place in February 2021, in [a speech delivered in January 2022 by SAC Chairman Min Aung Hlaing](#), the idea of exporting rice to earn foreign income was once again put on the table. He impressed that *“efforts must be made to achieve success in the yield of 100 baskets of paddy per acre. If so, paddy rice can be exported to earn foreign income. Local farmers will have increased income which will contribute to the better local circulation of money.”*

Drawing on examples from Myanmar’s history of state policies and practices in the food and agricultural sector, it’s clear that military regimes of the past have prioritized generating foreign income from the sale of rice and other agricultural products to serve their own profits, rather than fostering the welfare of people and farmers. Deploying a centralized approach to control the food supply chain, the military regime is positioning itself to further weaponize food against its opponents and ordinary citizens in a bid to remain in power.

The impact of conflict on hunger and the junta’s use of hunger as a weapon

The coup has threatened food security in urban and peripheral areas, albeit in different ways. The combination of [inflation, skyrocketing food prices and Covid-19](#) threatens access to quality food for most urban and rural populations. In urban areas, food insecurity and the rising unemployment rate has also contributed to rising [criminal activity](#). As the prices of commodities increased sharply, the SAC has allowed trade associations to [sell subsidised cooking oil](#) in urban areas like Yangon. The urban poor [line up for long hours](#) to buy supplies at a lower price. The military has forced people to struggle for survival, so much so that they do not have time to deal with politics.

In rural areas, organized crime committed by the military includes destroying crops, stealing livestock and confiscating civilian property to weaken revolutionary resistance. International emergency food providers are not permitted to reach the most vulnerable displaced populations. Moreover, the State Administration Council (SAC) has started to block transportation routes (e.g., to Rakhine, Chin, Magwe, Sagaing and Thanintharyi) where there is ongoing intense fighting and local people are experiencing a severe shortage of food supplies.

This is not the first time the junta has weaponized food to serve themselves. The notorious ‘Four Cuts’ policy was introduced in the 1960s to fight against the Communist Party of Burma (CPB) and Karen National Union (KNU). This policy cut off food supplies to ethnic armed groups, along with funds, news, and new recruits. Local people living in ethnic areas fighting for self-determination have borne the brunt of this policy, resulting in high mortality rates during the ‘Four Cuts’ campaign.

This pattern of starvation continues to persist. In 2008, in order not to let the world see the regime’s preparation for a national referendum, the Tatmadaw banned most international relief efforts from entering the country when Cyclone Nargis left a trail of devastation in its wake. The cyclone wiped out food reserves, and as the authorities failed to provide for survivors, the death toll reached an astounding 140,000 people. In 2017, the Tatmadaw cut off food supplies to conflict-affected marginalized Rohingya communities. This was carried out by the state with the intention to starve particular ethnic groups, and under the Rome Statutes of the International Criminal Court, it is considered a ‘crime against humanity’ and an act of genocide.

According to data for Myanmar (D4M) from 25 August 2022, a total of 28,434 houses were burned down by the military junta. A majority of casualties are located in Sagaing and Magway—both important hubs for the production of pulses and other food crops. The impact of this attack, once again, drove a sharp decline in production. These atrocities displaced farmers and transformed paddy fields into battlefields. As armed conflict breaks out across the country, there is no doubt that the whole supply chain has been severely disrupted.

Impacts of the conflict on regional food security

Food trade patterns directly correlate to the domestic food supply in various export countries. As Myanmar is a major exporter of rice to China and dried leguminous vegetables (DLV) to India, disruptions in trade also threaten those who rely on its supply to meet domestic consumption. The India-Myanmar border trade was supposed to resume after two years of Covid-19 restrictions, with many traders welcoming the opening of the border as it reduced smuggling activities in the borderlands. However, traders face great security concerns over trade routes as fighting intensifies in Myanmar’s border regions (such as Sagaing, where Kalay and Tamu towns are located). People fear that if the border opening is put off till 2023, this will have a negative impact on essential food supplies in India. Due to a lack of transparency and

accountability during oppressive military regimes in the past, the data for exports of goods and services from Myanmar has remained undocumented. According to food trade data available from 2000 onwards, there has been a steady increase in demand for food products from Myanmar destined for China, Cambodia, India, Thailand, and other countries. It is important to note that the credibility of the data is hard to assess since it has been managed by different government administrations over the years.

How regional partners should hold SAC accountable for atrocities

Historical and contemporary examples from Myanmar demonstrate that various military regimes have consistently weaponized food to achieve their political agendas. Today, the junta continues to overlook the food insecurity challenges civilians face in the country. Controlling the profits of rice exports, the regime prioritizes generating foreign income to consolidate its own power. There is another way to interpret the trade deals between the junta and neighbouring countries: the junta is attempting to develop a niche market and control larger supply chains, thereby forging cooperation with like-minded allies to gain support and legitimacy.

If regional counterparts are serious about addressing the rapid onset of food insecurity, they must acknowledge the root causes of today's political crisis. Prolonged hostilities not only drive domestic hunger but also undermine regional food security, especially in countries reliant upon Myanmar's agricultural products. Therefore, regional counterparts should make all possible efforts to restore basic human rights and stability in Myanmar and enhance collaboration with governments that are finding ways to end the vicious cycle of hunger and war.

Yu Yu Htay is a development practitioner from Burma with experience in IDPs' issues, public health, food security and livelihood, and transboundary water governance. She holds MSc. Violence, Conflict, and Development from SOAS, University of London.

<https://teacircleoxford.com/politics/myanmar-food-security-threatens-regional-stability/>

Traders hope that highway from Indian border will be re-opened following ceasefire

By Mizzima | 30 November 2022

Traders hope that the Ahngumaw to Maungdaw highway in Rakhine State will be opened, following the recent ceasefire agreement between the junta and the Arakan Army (AA).

Trade from Bangladesh coming into Myanmar at Maungdaw has been suspended for three months following the closure of the road because of fighting.

The junta closed the highway on 13 August after skirmishes on the highway near Cheinkyarli Village. It also banned villagers from villages on the highway travelling to other villages on the highway.

A trader said: “People lose their livelihoods when there is no trade.”

When the Ahngumaw to Maungdaw highway is shut, goods from Rakhine State and other parts of Myanmar cannot get to the border trading post in Maungdaw.

The closing of the road meant that traders had to suspend their business and incurred huge losses. Other workers who also rely on the border trade for their livelihoods had no work and as a consequence suffered because they were not earning enough.

According to rumours circulating the Ahngumaw to Maungdaw highway will be re-opened on 30 November, but a trader based in Maungdaw said that he had received no official notification from the relevant authorities saying that the highway would re-open.

<https://mizzima.com/article/traders-hope-highway-indian-border-will-be-re-opened-following-ceasefire>

Bangladesh and Myanmar Junta Agree to Tackle Border ‘Terrorism’

By MUKTADIR RASHID | 30 November 2022

Dhaka – Bangladesh and Myanmar have reportedly agreed to tackle border “terrorist” groups, share intelligence and hold joint patrols to end crime and maintain peace.

“We will start joint patrols very shortly,” Border Guards Bangladesh (BGB) chief Major General Shakil Ahmed told the Dhaka media on Tuesday after returning from Naypyitaw.

He said the security situation in Rakhine State is improving following last week’s truce between the Arakan Army (AA) and the junta.

A Bangladeshi source said the junta was in talks at the same time last week with the AA and the delegation from Dhaka.

Shakil met Major General Aung Naing Thu, deputy chief of the regime’s police force, who reportedly urged coordinated border patrols to counter threats from “terrorist groups”.

Shakil expressed grave concerns over border security and urged his counterpart to act.

Arakan Rohingya Salvation Army (ARSA) commander Ataullah abu Ammar Jununi was purportedly discussed at the talks.

ARSA was accused of killing Bangladeshi Directorate General of Forces Intelligence officer Rizwan Rushdee and injuring others during an anti-smuggling operation on the border on November 14. ARSA has not commented on the incident.

“It is not only ARSA or RSO [the Rohingya Solidarity Organisation]...we will not tolerate any terrorist activities on our soil,” Shakil said.

Bangladesh underlined its zero-tolerance policy on sheltering insurgents or separatists from its neighbors.

A BGB statement said the two sides agreed to share real-time information on “miscreants or terrorist groups”, drones and any firing along the border.

A Rohingya child was killed and many others injured in shelling and gunfire from junta operations against the AA between August and October.

Shakil said he was convinced the Rakhine security would improve as long as the ceasefire between the junta and AA lasted.

He highlighted the need for joint efforts to curb drug smuggling and other trafficking from Myanmar.

Shakil said he handed the junta a list of yabba or methamphetamine factories in Myanmar and added that Myanmar faces a similar drugs menace.

The Bangladeshi delegation reiterated concerns about the Rohingya and called for their repatriation to Rakhine.

Bangladesh’s concerns about landmines and the electrification of the border fence were also raised. Shakil said the junta delegation claimed it had not planted mines and the fence was only electrified in crime-prone areas.

“We have offered assistance to remove it,” Shakil said.

<https://www.irrawaddy.com/news/burma/bangladesh-and-myanmar-junta-agree-to-tackle-border-terrorism.html>

Myanmar Junta’s Man in Japan Cozies Up to Military’s Proxy Party

By THE IRRAWADDY | 30 November 2022

Junta [apologist Hideo Watanabe](#), who heads the Japan-Myanmar Friendship Association, met with U Khin Yi, chairman of the military’s proxy Union Solidarity and Development Party (USDP) in Naypyitaw on Monday.

Their meeting at USDP headquarters came soon after both were awarded honorary Thiri Pyanchi titles by junta chief Min Aung Hlaing for their “strenuous cooperation to bring about peace, development and prosperity in Myanmar”.

It also followed talks between Watanabe and deputy junta leader Soe Win.

Watanabe, a former lawmaker for Japan’s ruling Liberal Democratic Party, represents Japanese investors in Myanmar.

His meeting with the military regime's proxy party came as the junta prepares to hold what it claims will be an election next year. The "election" has been denounced both locally and internationally as a sham in which Min Aung Hlaing will use the USDP to cement his power.

Senior members of the USDP were present at the meeting as U Khin Yi revealed the party's eight top proprieties and its current activities. Watanabe declared his closeness to the military's proxy party, discussed his political career, and said he wanted to foster ties between political parties in his home country and Myanmar, according to U Khin Yi's Facebook post.

U Khin Yi wrote that he and Watanabe had met at the same venue back in 2016 when he was chairing the USDP's International Relations Committee. Despite his advanced age of 88, Watanabe's political thought remained fresh and insightful, the USDP chair gushed.



Watanabe meets with U Khin Yi at USDP headquarters in Naypyitaw.

Watanabe has had close ties with the USDP since the time of ex-general U Thein Sein's quasi-civilian government of 2011-2016. In May, the Japanese politician met former USDP chair U Than Htay.

Watanabe's ties with Min Aung Hlaing go back a decade, and the pair met shortly before and after the military chief staged his coup last year in February.

Regime apologist

Following the military takeover, Watanabe told Japan's Asahi Shimbun newspaper that Min Aung Hlaing had not staged a coup but "done what he should have in accordance with the law."

In late May 2021, as the number of Myanmar civilians killed by the regime passed 800, Watanabe's son Yusuke, who is secretary general of the JMA, wrote in The Diplomat that Min Aung Hlaing's coup was constitutional and Japan should continue to boost its "special relationship with the Tatmadaw," using the respectful name for Myanmar's military.

Watanabe insisted that he was not siding with the military, but "didn't want people to say that the military was suppressing and killing its own citizens." He said he believed personal assurances that Min Aung Hlaing would bring genuine democracy to Myanmar.

Founded in 2010 as the then-military regime's proxy party and packed with former army officers, the USDP took office in 2011 via an election branded fraudulent by international observers but then suffered resounding defeats in the 2015 and 2020 general elections. After its latest defeat, the party worked hand in glove with the military to demand a new election. The party organized large pro-military rallies targeting the Union Election Commission ahead of the coup.

U Khin Yi masterminded the rallies as USDP vice chair, before being handed the post of immigration minister in Min Aung Hlaing's regime. He stepped down a few months ago to take the helm of the military's proxy party after Min Aung Hlaing announced plans to hold a so-called election next year.

<https://www.irrawaddy.com/news/the-world-myanmar/myanmar-juntas-man-in-japan-cozies-up-to-militarys-proxy-party.html>

Beijing Boosts Ties With Myanmar Military's Proxy Party Amid 'Poll' Plan

30 November 2022

A consul from the Chinese Embassy in Myanmar paid a call on U Khin Yi, the new chairman of the military's proxy Union Solidarity and Development Party (USDP), on Tuesday. The meeting, which was the first between the two sides, focused on cooperation and came after the junta said it was planning a "national election."

China's political consul Lin Tao reported on the outcome of the 20th Congress of the Communist Party of China (CPC) and called for continued engagement between the CPC and USDP, wrote U Khin Yi on his Facebook. USDP senior members were also present at the meeting.

However, the Chinese Embassy's Facebook page, which reports regularly on the embassy's activities and cooperation with Myanmar's junta, did not report the meeting with U Khin Yi.

The USDP headquarters in Naypyitaw has barely received Chinese visitors since the coup, and Lin Tao's visit came amid raging controversy over the junta's plan to hold what it calls an election next year. In April, Chinese Ambassador Chen Hai visited junta-appointed Union Election Commission chairman U Thein Soe and asked about its plan for the so-called election.

The United States and others in the international community have rejected the junta's plan as a fraudulent attempt to legitimize its power that will only fuel the cycle of violence in the country.

China has officially recognized the military regime and calls it Myanmar's government. But it has also voiced concern over the regime's attempt to dissolve the ousted National League for Democracy (NLD). Beijing has invited both the USDP and NLD to a meeting of the CPC and political parties in Southeast and South Asia.

The USDP responded to its heavy defeat in the 2020 general election by alleging electoral fraud and holding pro-military rallies targeting the UEC in Yangon, before the armed forces seized power on Feb. 1, 2021.

U Khin Yi, then USDP vice-chair, masterminded the rallies and was rewarded with a ministerial post in the junta regime. U Khin Yi has now taken a more important role for the regime, steering the military's proxy USDP for the so-called election.

With the military guaranteed 25 percent of seats under the constitution, Min Aung Hlaing is dreaming of becoming president of Myanmar through next year's putative vote.

Beijing has been a good friend to successive military dictators in Myanmar, and Min Aung Hlaing's regime is no exception.

<https://www.irrawaddy.com/news/the-world-myanmar/beijing-boosts-ties-with-myanmar-militarys-proxy-party-amid-poll-plan.html>

မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်က နေအိမ် ၁၀၀ ခန့် ကျူးကျော်ဆိုပြီး ဖယ်ရှားခံရ

RFA Burmese | 2022.11.30



ရန်ကုန်မြို့ မရမ်းကုန်း ၁ ရပ်ကွက်ရှိ နေအိမ်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အားကစားကွင်းဘေးမှာရှိတဲ့ လူဦးရေ သုံးရာဝန်းကျင် နေထိုင်ကြတဲ့ နေအိမ် ၁၀၀ လောက်ကို ကျူးကျော်အိမ်တွေဆိုပြီး နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေနဲ့

စည်ပင်ဝန်ထမ်းတွေ မြေတူးယာဉ် ဘူဒိုဇာတွေနဲ့ ဖျက်ဆီးဖယ်ရှားသွားတယ်လို့ မရမ်းကုန်းမြို့ခံတွေက ပြောပါတယ်။

မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှာ ၁၉၈၂ ခုနှစ်ကစပြီး နေထိုင်လာသူတွေရဲ့ နေအိမ်တွေကို အပြီးဖျက်သိမ်းပေးဖို့ အခု နိုဝင်ဘာလထဲမှာပဲ စစ်ကောင်စီခန့် မရမ်းကုန်းမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ စာထုတ်ပြန်ခဲ့တာပါ။

ဒီနေ့ မနက် ၆ နာရီခန့်မှာတော့ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်ဝန်ထမ်းတွေဟာ ရပ်ကွက်ထဲကို ရောက်ရှိလာပြီး မနက်က ၈ နာရီနောက်ဆုံး ထားပြီး ထွက်ခွာကြဖို့ အမိန့်ပေးခဲ့တယ်လို့ အမှတ် (၁) ရပ်ကွက်မှာ နေထိုင်သူ ကိုကျော်က RFA ကို ပြောပါတယ်။

“ဒီမနက် ၆ နာရီလောက်ကတည်းက ကားအစီး ၃၀၊ တစ်စီးကို လူအင်အား ၃၀ လောက်နဲ့ ရောက်လာတာ။ ၈ နာရီထိုးတာနဲ့ အပြီးဖယ်ခိုင်းတယ်။ စစ်သား၊ ရဲ၊ အင်အားပြာဝတ် လည်ဆွဲဝတ်ထားတဲ့ လူတွေပါတယ်။ ဘောလုံးကွင်းထဲ သွားနေရတယ်။ လမ်းပေါ် သွားနေရတယ်။ နောက်ကျတော့ အဲဒီနေရာတွေကပါ အကုန်ဖယ်ခိုင်းတယ်။ ကြိုးတားလိုက်တယ်။ ဘယ်သူမှ ဝင်လို့မရတော့ဘူး။ အခုတော့ အိမ်တွေကို ဘူဒိုဇာတွေနဲ့ ထိုးပစ်လိုက်ပြီ”

အခုလို ဖျက်ဆီးခံရတဲ့ နေရာဟာ ယခင်က ရပ်ကွက်ရဲ့အားကစားကွင်းလို့ သတ်မှတ်ထားတဲ့ ခြံစည်းရိုးရဲ့ ဘေးနားမှာ ပေ ၅၀ ကျော် လွတ်နေတဲ့နေရာမှာ ၁၉၈၂ ခုနှစ်ကစပြီး နေအိမ်တွေ ဆောက်လုပ်နေထိုင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

ဒေသခံတွေအနေနဲ့ သူတို့ နေထိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အခုလိုမျိုး ဖျက်သိမ်းမယ်ဆိုပြီး နို့တစ်စာ လာတာမျိုး မကြုံဖူးသလို ဒီလိုမျိုး ကျူးကျော်ပါ ဆိုပြီးတော့ နို့တစ်စာ လာပေးတာ တစ်ခါမှ မကြုံဖူးဘူးလို့ မရမ်းကုန်း (၁) ရပ်ကွက် ဒေသခံတွေက ပြောပါတယ်။

အခုဖျက်သိမ်းခံရတဲ့ အမှတ် (၁) ရပ်ကွက်နေရာဟာ ဒေါ်နှင်းဆီဆိုသူက အားကစားကွင်းအဖြစ် လှူဒါန်းခဲ့တဲ့နေရာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စီးပွားရေးသမားတွေ တစ်ယောက်ပြီး တစ်ယောက်နာမည်တွေနဲ့ ရောင်းစားဖို့ ကြိုးစားနေတဲ့ နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကံသာဇေယျ ကျောင်းလမ်းက နေအိမ် ၁၅၀ လောက်ကို ကျူးကျော်အိမ်တွေဆိုပြီး စစ်ကောင်စီက ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။

ကျူးကျော်ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရားဥပဒေစိုးမိုးရေးအတွက် အဓိကထားလုပ်ဆောင်တာလို့ RFA ကို ပြီးခဲ့တဲ့ မတ်လက ပြောဆိုထားပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ စစ်တပ်နဲ့ အစိုးရဌာနပိုင် မြေတွေကို ကျူးကျော်တယ်ဆိုပြီး အခုနိုဝင်ဘာလ အတွင်းမှာ နေအိမ်နဲ့ ဆိုင်ခန်းပေါင်း တစ်သောင်းကျော် ဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့ပြီး အင်အားသုံး ဖယ်ရှားတာတွေ ဆက်တိုက် ပြုလုပ်နေတာကို တွေ့ရပါတယ်။

<https://www.rfa.org/burmese/news/mayangon-slum-house-11302022010102.html>

မင်္ဂလာဒုံ ရပ်ကွက်ငါးခုက ဘာသာရေးအဆောက်အအုံများကို နှစ်ရက်အတွင်း ဖျက်ပေးရမယ်လို့ဆို

RFA Burmese | 2022.11.30



ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ RFA

ကျူးကျော်အဖြစ် စွပ်စွဲခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုက ရပ်ကွက်ငါးခုမှာရှိတဲ့ ဘုရားစေတီတွေအပါအဝင် ဘုန်းကြီးကျောင်း၊ သီလရှင်

ကျောင်းတွေအားလုံးကို နှစ်ရက်အတွင်း ဖျက်ပေးဖို့ စစ်ကောင်စီက ညွှန်ကြားလာတယ်လို့ အဲဒီရပ်ကွက်ငါးခုထဲမှာ သီတင်းသုံးနေထိုင်နေတဲ့ သံဃာတော်တွေက ပြောပါတယ်။

စစ်ကောင်စီက မြို့နယ်သံဃနာယကကို ဖုန်းနဲ့ဆက်သွယ်ပြီး ညွှန်ကြားတာကြောင့် မြို့နယ်သံဃနာယက က နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တစ်ဆင့်အသိပေးလာတယ်လို့ ရပ်ကွက် ငါးခုထဲက ကျောင်းတစ်ခုမှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင် ဆရာတော် တစ်ပါးက RFA ကို မိန့်ပါတယ်။

“မြို့နယ်သံဃနာယကကို သူတို့က လှမ်းပြီးတော့ ဖုန်းနဲ့ အဆက်အသွယ်လုပ်ပြီး ပြောတယ်တဲ့၊ နှစ်ရက်အတွင်း ဖျက်ပေးဖို့ စွန့်ခွာပေးဖို့ အဲလိုမျိုး။ တခြားကျောင်းမှာပဲ နေရတာပေါ့။ ကိုရင်လေးတွေ ဦးပွင်းမှာ ခြောက်ပါးပါတယ်။ ဦးပွင်းနှစ်ပါး၊ ဦးပွင်းပါဆိုရင် သုံးပါးပေါ့။ ကိုးပါး ဒီမှာ ဒုက္ခကို ရောက်နေတယ်”

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ကျေးရွာအုပ်စုက တပ်ပိုင်မြေမှာ ပါဝင်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလနဲ့ မြဝတီစိုက်ခင်း စတဲ့ရပ်ကွက် ငါးခုကို နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ပြီး စစ်ကောင်စီက ဖြိုဖျက် ရှင်းလင်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ အဲဒီရပ်ကွက်ငါးခုမှာရှိတဲ့ စေတီပုထိုးတွေအပါအဝင် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေကို ဖျက်ပေးဖို့ စစ်ကောင်စီက မြို့နယ် သံဃနာယက ကနေတစ်ဆင့် အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရပ်ကွက်ငါးခုမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ သီတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေဟာ ကျောင်းတွေကို ဒီအတိုင်း ထားခဲ့ကြပြီး ရွှေ့ပြောင်းသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလနဲ့ မြဝတီစိုက်ခင်း စတဲ့ရပ်ကွက်ငါးခုမှာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း စုစု ပေါင်း ၁၁ ကျောင်းရှိပြီး စေတီတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရတဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက် ငါးခုထဲက ဂုံညှင်းနီရပ်ကွက်နဲ့ စံသမာဓိရပ်ကွက်တွေကို တော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့တွေက စတင် ဖယ်ရှားခဲ့ပါတယ်။

<https://www.rfa.org/burmese/news/mingaladon-religious-buildings-11302022053029.html>

ခင်ဦးမြို့နယ်က ရွာနှစ်ရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းတွေ

RFA Burmese | 2022.11.30



၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ခင်ဦးမြို့နယ်မှာ ရှာဖွေတွေ့ရှိရသည့် မြေမြှုပ်မိုင်းများ။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်ပြီး ကင်းပုန်း ရယူခဲ့တဲ့ ရွာသာနဲ့ ရွှေပြည်သာ ရွာအနီးမှာ မြေမြှုပ်မိုင်း သုံးလုံးကို နိုဝင်ဘာလ ၂၉ ရက် မနေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နောက်ထပ်လည်း မြေမြှုပ်မိုင်းတွေ ကျန်ရှိနိုင်သေးတာကြောင့် ဒေသခံတွေက သတိထားသွားလာဖို့ လိုကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တက်တော့ ရွာသာ ဇရပ်လေး ရှိတယ်။ အဲဒီဇရပ် ဝန်းကျင်တို့၊ ရွှေပြည်သာရွာရဲ့ အရှေ့ဘက်မှာလည်း နွားတစ်ကောင် မိုင်းနင်းမိတာ ရှိတယ်။ အဲဒီမှာ မိုင်းရှင်းလင်းရေးလုပ်တဲ့အခါ မြေမြှုပ်မိုင်း သုံးလုံး တွေ့တယ်။ နောက်ထပ်လည်း ရှိနိုင်သေးတယ်”

နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ရွှေဘို-ခင်ဦး-ရေဦး လမ်းတစ်လျှောက် ရွာတွေကို အင်အား ၁၆၀ လောက်ပါတဲ့ စစ်ကြောင်း ဝင်ရောက်ပြီးနောက် မြေမြှုပ်မိုင်း နင်းမိလို့ နွားနှစ်ကောင်နဲ့ ကားတစ်စီး ပျက်စီးထိခိုက်မှုတွေရှိခဲ့လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းရှင်းလင်းရေးတွေ လုပ်ရတာလည်း ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းတွေ ကျန်နေသေးသလို စစ်တပ်က ပစ်ခတ်ခဲ့တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး အကြွင်းအကျန်တွေလည်း ရှိနိုင်သေးတာကြောင့် ရွှေပြည်သာ၊ ရွာသစ်၊ ရွာသာ၊ ကြို့ကန်၊ မြေနီသျှို အစရှိတဲ့ ရွာတွေမှာနေတဲ့ ဒေသခံတွေ သတိထားသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ ခင်ဦးမြို့နယ်ထဲမှာ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် ဘယ်အဖွဲ့အစည်းက ထောင်တယ်ဆိုတာ တိတိကျကျ သိနိုင်ဖို့ ခက်ခဲတယ်လို့ RFA ကို ပြောပါတယ်။

“အခုက လမ်းပေါ်ရော လမ်းအောက်ရော ဘယ်နေရာမှ မရှောင် မိုင်းထောင်နေတာ တွေရှိတော့ ဘယ်သူတွေ လုပ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ ပြည်သူတွေအနေနဲ့ အန္တရာယ်ရှိတဲ့နေရာတွေ မသွားဖို့ လိုတယ်။ သက်ဆိုင်ရာက ရှင်းလင်းရေးအဖွဲ့တွေက ရှင်းလင်းပေးမှာပါ။”

ခင်ဦးမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ် စစ်ကြောင်း သုံးကြောင်းဝင်ရောက်ခဲ့ပြီး နှစ်ပတ်အတွင်း ရွာပေါင်း ၁၂ ရွာက နေအိမ် ၇၇၇ လုံး မီးရှို့ဖျက်ဆီးခဲ့ရပြီး အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၃ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီတစ်မြို့နယ်ထဲမှာပဲ စစ်အာဏာသိမ်းချိန်ကနေ အောက်တိုဘာလကုန်ထိ စစ်ကောင်စီရဲ့ လက်ချက်နဲ့ ရွာပေါင်း ၄၇ ရွာက နေအိမ်ပေါင်း ၁,၈၅၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

<https://www.rfa.org/burmese/news/khin-u-military-council-landmine-11302022015813.html>

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဆက်ဖြစ်၊ စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး မြေမြှုပ်မိုင်းများ ထောင်ထား

Published By DVB | 30 November, 2022



စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးနယ်မြေခံရစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေက နိုဝင်ဘာ ၃၀ ရက် မနက် ၆ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီ တောချောင်းဦးနယ်မြေခံရစခန်းဟာ ရဲအင်အား ၃၀ ရှိပြီး ကတုတ်ကျင်း ၄ ခုနဲ့ ရန်သူကို တိုက်ခိုက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ စခန်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲကို စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ မြင်းခြံခရိုင် တပ်ရင်း-၇ Zeoro ပြောက်ကျားတပ်ဖွဲ့၊ G4G PDF၊ နဂါးနီ ကျောက်ဆည်၊ စစ်ကိုင်းခရိုင်-၁၊ တပ်ရင်း-၂ နဲ့ မြင်းခြံခရိုင် တပ်ရင်း-၆ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။



မြင်းခြံခရိုင် တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက “တိုက်တာကတော့ စခန်းသိမ်းဖို့ရာ တိုက်တာပဲ။ စခန်းသိမ်းနိုင်ဖို့ရာ မိနစ်ပိုင်းအလိုကြမ္မာ မုံရွာကနေ ဂျက်လေယာဉ် ၂ စီးနဲ့ လာပစ်လို့ အဖွဲ့တွေ နောက်ဆုတ်ခဲ့ရတယ်။ အကျအဆုံးကတော့ ရခ ၇ ကောင်ကျတယ်။ အများအပြား ဒဏ်ရာရသွားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ရဲ့ ၇ ဦး သေဆုံးတာနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အိမ်ခြေ ၃၀၀ ကျော်ရှိ အင်းတိန်ရွာကို ဒီနေ့ မနက် ၉ နာရီကစပြီး စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ထီးချိုင့်ဒေသခံတွေက

ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ နိုဝင်ဘာ ၂၅ ရက်ကစပြီး ထီးချိုင့်မြို့နယ် အနောက်ခြမ်း ဆူးပုတ်ချောင်၊ အလယ်တောရွာတွေကို ဆက်တိုက်မီးရှို့ခဲ့ပြီးနောက် အင်းတိန်ရွာကို ဒီနေ့မနက် ဆက်လက်မီးရှို့နေတာလို့ ဆိုပါတယ်။



ဒေသခံရွာသားတဦးက “သူတို့ ထင်သလိုလုပ်နေကြတော့တာပဲ။ အရင်နေ့တွေကလည်း တိုက်လေယာဉ်တွေနဲ့ ဗုံးလာကြဲတာတွေလည်း လုပ်တယ်။ လေယာဉ်နဲ့ပစ်လို့ ဟိုနေ့က အလယ်တောက အရပ်သားတဦးနဲ့ ကိုရင်လေး ကျည်ဆန်ယမ်းစမှန်လို့ ဒဏ်ရာရထားတယ်။ အရပ်သားကတော့ အခြေအနေ အတော်ဆိုးတယ်ပဲ။ အခုလည်း ရွာကို မီးရှို့နေတယ်။

တိုက်ပွဲလည်း မဖြစ်ပါဘူးပဲ။ သူတို့နဲ့ တိုက်ပွဲက အရင်နေ့တွေက အလယ်တောရွာ အနောက်ဘက်မှာဖြစ်တာ။ အခုဟာက မဆိုင်တဲ့ရွာတွေပါ မီးလိုက်ရှိနေတာ။ အခုမှ ရွာထဲကနေ မီးခိုးလုံးတွေ စတက်နေတာပဲ။ သူတို့က ရွာထဲက မထွက်သေးလို့ မီးလောင်တဲ့ အိမ်အရေအတွက်ကတော့ အတိအကျ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ နိုဝင်ဘာ ၂၅ ရက်ကစတင်ပြီး ထီးချိုင့်မြို့အနောက်ခြမ်းဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ထိပ်တိုက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် တိုက်လေယာဉ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပြီး လက်ရှိမှာ ကျေးရွာတွေကိုလည်း မီးရှို့နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကိုင်းတိုင်းအတွင်းမှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကတော့ နေ့စဉ်လိုလို ဒေသခံတွေရဲ့ ကျေးရွာအတွင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် မီးဘေးသင့်ဒုက္ခသည် အများအပြား နေထိုင်စရာနဲ့ စားဝတ်နေရေး အခက်တွေ့နေသလို ကျေးရွာ ၁၂ ရွာက ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းမှာ စစ်တပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်နင်းမိုင်းတွေကို နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက ဒေသခံ တော်လှန်ရေးအင်အားစုတွေက ရှာဖွေတွေ့ရှိတယ်လို့ သိရပါတယ်။

အဆိုပါ မြေမြှုပ်ခြေနင်းမိုင်းတွေကို ရွှေဘို၊ ခင်ဦး၊ ရေဦး ကားလမ်းမပေါ်ကနေ တွေ့ရှိခဲ့တာလို့ ခင်ဦးဒေသခံ ကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။

“ပထမ နိုဝင်ဘာ ၂၈ ရက်နေ့က စစ်(--)တွေ ထောင်ထားခဲ့တဲ့ မိုင်းကို နွားတကောင် တက်နင်းမိပြီး ထိခိုက်ဒဏ်ရာရသွားတယ်။ နောက် နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ခင်းပိုင်းရောက်တော့ နွား ၂ ကောင်နဲ့ ကားတစီး ထပ်ပြီး မိုင်းထိတယ်။ အဲလိုတွေဖြစ်နေလို့ ကျနော်တို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းပြီး နေ့လယ် ၁၂ နာရီကနေစတင်ပြီး မိုင်းရှာဖွေတာတွေ လုပ်တယ်။ ညနေ ၄ နာရီလောက်ရောက်တော့ မိုင်း ၃ လုံး ထပ်တွေ့ရတယ်။ နောက်ထပ်လည်း ထပ်တွေ့နိုင်သေးတယ်ဗျ။ အဲဒါကြောင့် ပြည်သူတွေ အသွားအလာ ဂရုစိုက်ဖို့ ပြောချင်ပါတယ်။”

အဲဒီ မြေမြှုပ်ခြေနင်းမိုင်းတွေကို စစ်ကောင်စီက ခင်ဦးနယ်အတွင်း နိုဝင်ဘာ ၁၇ ရက်ကနေ ၂၇ ရက်ထိ စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးရင်း အခုလို ထောင်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းရှင်းလင်းရေးကို ခင်ဦးမြို့နယ် ပကဖ တိုက်နယ် ၄ နဲ့အတူ မော်ကွန်းညီနောင်၊ နဂါးညီနောင်၊ ဒေါင်းရာဇာ စတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အတူတကွ ပူးပေါင်းပြီး ရှာဖွေတွေ့ရှိခဲ့တာလို့လည်း သိရပါတယ်။

<https://burmese.dvb.no/archives/566490>

စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်တပ် မီးရှို့ဖျက်ဆီး၊ အင်းတော်ရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

Published By DVB | 30 November, 2022



စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာအုပ်စု၊ မြိုင်လယ်ရွာကို နိုဝင်ဘာ ၂၉ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက မီးဝင်ရှို့ပြီး ရွာသား ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ စစ်ကိုင်းဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို စစ်ကောင်စီက ရွာကိုမီးရှို့လို့ အိမ် ၉ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒေသခံအမျိုးသမီးတဦးက “ရွာကိုလည်း မီးရှို့တယ်။ နောက်ပြီးတော့ ချမ်းသာတယ်ထင်တဲ့ အိမ်ကြီးအိမ်ကောင်းတွေကို ဝင်ပြီး ရှာဖွေ ပစ္စည်းတွေ ရှာယူတာတွေလည်း ရှိတယ်။ သူတို့က မီးရှို့တဲ့သူက ရှိတယ်။ ကျန်တဲ့သူက ကျမတို့ ပုန်းရှောင်နေတဲ့ သပြေပင် ဘုန်းကြီးကျောင်းဝင်းအတွင်း ရောက်လာပြီး အကုန်ထွက်လာခဲ့လို့ အော်ခေါ်တယ်။ သူတို့ မသင်္ကာတဲ့သူဆိုရင် အကုန်ရိုက်စစ်တယ်။ အဲဒါတွေကိုမြင်ပြီး အဘွားတယောက်ကတော့ ကြောက်ပြီး နှလုံးရပ်ပြီး သေသွားတယ်။ အဘွား ဒေါ်ဝင်းစိန် အသက်က ၉၀ လောက်ရှိမယ်။ မိုက်ရိုင်းတာကတော့ ကမ်းကုန်တယ်။ ဘုန်းကြီးကျောင်းအတွင်း ဝင်တာတောင် ဖိနပ်မချွတ်ဘူး။ သူတို့ပြန်ထွက်သွားတော့ ရွာသား ၂ ယောက်ကိုလည်း ခေါ်သွားကြတယ်” လို့ ပြောပါတယ်။



ရွှေဘိုမြို့နယ် သာယာကုန်းကျေးရွာ မီးရှို့ခံရစဉ်

စစ်ကောင်စီကတော့ အခု နိုဝင်ဘာလအတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို မြေပြင်စစ်ကြောင်းထိုးတာတွေ ထီးချိုင့်၊ ခင်ဦး၊ တန့်ဆည်၊ စစ်ကိုင်း၊ ဝက်လက်၊ ကန့်ဘလူ စတဲ့ မြို့နယ်တွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး

ကျေးရွာတွေကိုလည်း မီးရှို့တာတွေ အဓိက အများဆုံးလုပ်ဆောင်နေတာကြောင့် ဒေသခံဒုက္ခသည်တွေ တနေ့တခြား

များပြားလာသလို နေထိုင်စားသောက်စရာတွေ အရေးပေါ်လိုအပ်ချက်တွေ ဖြစ်နေရတယ်လို့ စစ်ကိုင်းဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒေသခံပြည်သူအများအပြား ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။



ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက အင်းတိန်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့သွားပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “အခု အင်းတိန်ရွာကို ဝင်လာတာက အရင်ရက်က အလယ်တောရွာမှာ မီးရှို့ခဲ့တဲ့ စကစစစ်ကြောင်းက ဝင်လာတာ။ ရွာတွေချင်းက ဆက်နေတော့ တောက်လျှောက်

သောင်းကျန်းနေတယ်။ ဆူးပုတ်ချောင်အဆင်းဘက်ကနေ မီးစရှိနေတာ။ စစ်ကြောင်းဝင်လာလို့ ပြေးနေကြရတော့ ဘယ်နှစ်အိမ်ပါသွားလဲ မသိရသေးဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်ကလည်း ထီးချိုင့်မြို့နယ်ရှိ အလယ်တောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့တာကြောင့် နေအိမ် ၈၆ လုံး၊ ကျွဲ နွားတွေ၊ လယ်ယာသုံးစက်ကိရိယာတွေနဲ့ ဆန်၊ စပါးတင်းပေါင်း ထောင်နဲ့ချီ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း နိုဝင်ဘာ ၂၉ ရက်က ညောင်ပင်သာ၊ ကျီးကန်နဲ့ ကန်သာကုန်း ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေ စုစုပေါင်း အင်အား ၈၀ လောက် ရှိတယ်။ စိုက်ပျိုးရေးသိပ္ပံကျောင်းထဲကနေ ညောင်ပင်သာရွာထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတာ။ မနက် ၁၀ နာရီခွဲလောက်မှာ ညောင်ပင်သာရွာက ဘိုကုန်းရပ်ကွက်ဘက်ကို မီးစရှိတယ်။ အဲဒီမှာ စကစနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ကြသေးတယ်။ နောက်ပြီး ကျီးကန်ရွာဘက်ကိုလည်း ဆက်တိုက်ရှိသွားတယ်။ အိမ်ခြေအတိအကျတော့ မသိရသေးဘူး။ သူတို့ (စစ်ကောင်စီတပ်) ကင်းပုန်းတွေလည်း ရှိနေတော့ မဝင်ရဲသေးဘူး။ ရွာက လူတွေကတော့ ပြေးနေရတုန်းပဲ” လို့ ပြောပါတယ်။

အဲဒီနောက် နေ့လယ် ၂ နာရီလောက်မှာတော့ ရွာချင်းဆက်စပ်နေတဲ့ သာယာကုန်းကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်တချို့ကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်း အရင်ကထက် စစ်အင်အား တိုးမြှင့်လာတာတွေ ရှိနေပြီး ကျေးရွာတွေကို ဆက်တိုက်မီးရှို့နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ အင်းတော်မြို့မရဲစခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းမှာ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “အခု စခန်းထဲကနေ ရမ်းသန်းပစ်နေတယ်။ ဆိုင်ကယ်တွေ လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးနေတယ်။ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူးဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “ရဲစခန်းအတွင်းမှာ နဘား၊ ပင်ဝယ်၊ မော်တိုတ်၊ ရဲစခန်းကရဲတွေ အကုန် အဲဒီစခန်းမှာ စုပေါင်းထည့်ထားတယ်။ စခန်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပြန်လည်ပစ်ခတ်နေတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက်ကလည်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာက နေအိမ်တလုံးနဲ့ စပါးတိုက်တခုကို မီးရှို့ဖျက်ဆီးကာ ရွာသား ၈ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ရိုက်နှက် ခေါ်သွားပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရှိရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေလို့ ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားပြီး ဂရုတစိုက် နေထိုင်သွားလာကြဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/566380>

မြင်းမူမြို့နယ် တောချောင်းဦး ရဲစခန်း စီးနင်းခံရ ရဲ ခုနစ်ဦး သေဆုံး

RFA Burmese | 2022.11.30



မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း - ၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက တောချောင်းဦးကျေးရွာ အုပ်စုထဲမှာရှိတဲ့ တောချောင်းဦး ရဲစခန်းကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ရဲ ခုနစ်ဦး သေဆုံးခဲ့တယ်လို့

မြင်းမူဒေသခံတွေက RFA ကို ပြောပါတယ်။

ရဲတပ်ဖွဲ့အင်အား ၃၀ လောက်ရှိတဲ့ တောချောင်းဦး ရဲစခန်းကို တစ်နာရီကျော်အကြာ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြင်းခြံခရိုင်၊ ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း - ၇ တာဝန်ခံက RFA ကို ပြောပါတယ်။

“မနက်တုန်းက တောချောင်းဦးစခန်းကို သွားတိုက်တာ။ ခုနစ်ဦး သေတယ်။ နှစ်ဦးကတော့ မျက်မြင်တွေ့ခဲ့ ရပါတယ်။ ကျ နော်တို့ ထပ်ရတဲ့ သတင်းအရ ခုနစ်ဦးဆိုတာ အတည်ပြုနိုင်ပါတယ်။ နှစ်ဖက်တိုက်ပွဲ ရင်ဆိုင်နေရချိန်မှာ သူတို့ဘက်က ပြန်မပစ်နိုင်တဲ့ အနေအထား ရှိခဲ့တယ်။ အရင်တုန်းကလည်း အဲဒီစခန်းကို ဒရုန်းနဲ့ သုံးကြိမ်ချခဲ့တာ ရှိတယ်”

တောချောင်းဦး ရဲစခန်းစီးနင်းတိုက်ခိုက်ပြီး စခန်းသိမ်းကာနီးမှာ စစ်ကောင်စီလေတပ်က တိုက်ခိုက်ရေး ဂဟတ်ယာဉ် နှစ်စင်းနဲ့ ၄၅ မိနစ်ကြာ လာရောက်ပစ်ခတ်ခဲ့ပေမယ့် ဒေသကာကွယ်တပ်ဖွဲ့တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

ဒီနေ့ စီးနင်းတိုက်ခိုက်မှုမှာ ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း - ၇ အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

တောချောင်းဦး ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ ရဲ ခုနစ်ဦး သေဆုံးတာနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ စစ်ကိုင်းတိုင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရရှိသေးပါဘူး။

<https://www.rfa.org/burmese/news/myinmu-police-killed-11302022055753.html>

မီးရှို့ခံရသည့် ကာဘိုးနယ်မှ ရွာ ၃ ရွာ အကူအညီများ လိုအပ်နေ

By ဧရာဝတီ | 30 November 2022

စစ်တပ် မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ်ရှိ ကျောက်တိုင်၊ ကျီစု၊ ခဝါသည် ရွာများမှ မီးဘေး သင့်သူ ၇၀၀၀ ကျော်အတွက် အကူအညီများ အရေးပေါ် လိုနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

ကျောက်တိုင်၊ ကျီစု၊ ခဝါသည် ကျေးရွာမှ စစ်ရှောင်များမှာ မူးမြစ်အတွင်းရှိ သောင်ခုံများ(မူးကျင်း)နှင့် လယ်ကွင်းများအပါအဝင် နီးစပ်ရာရွာများ ယာယီ ခိုလှုံနေထိုင်နေရသည်ဟုလည်း ၎င်းတို့က ဆိုသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသူတဦးက “ကျီစုနဲ့ ကျောက်တိုင်က အဓိက အရေးပေါ် အခြေအနေ အကူအညီ ပိုလို နေတယ်။ ထောက်ပံ့မယ့်သူ မရှိဘူး လမ်းပန်းဆက်သွယ်ရေးပါ ခက်ခဲတော့ ပိုဆိုးတယ်။ အရေးပေါ် စားနပ်ရိက္ခာအပြင် မီးလောင်ပြင်နဲ့ လက်ရှိ စစ်ရှောင်တဲ့ နေရာတွေမှာ ယာယီ တဲဆောက်နေဖို့အတွက် လိုနေတယ်။ ဘယ်လိုမှ အဆင်မပြေ ကြဘူး။ အချို့က မူးကျင်းထဲမှာ စိုက်ခင်းလေးတွေရှိတော့ အဲဒီကထွက်တဲ့ သီးနှံလေးတွေရောင်းချပြီး ဖြေရှင်းနေကြတာတွေ လည်း ရှိတယ်။ လက်ရှိ အခြေအနေအရ အကူအညီတွေ က အများကြီး လိုအပ်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ယခုအခါ စစ်ဘေးရှောင်များတွင် ရာသီပြောင်းတုပ်ကွေး အဖြစ်များနေပြီး မူးကျင်းနှင့် ကွင်းပြင်များ၌ ဖြစ်သလို နေထိုင်နေ ကြရကြောင်း၊ ရေဦးနှင့် ခင်ဦးဘက် သွားရောက် ခိုလှုံနေသူများအား ဒေသခံများက ဝေမျှကျွေးမွေးထားသော်လည်း ယင်း ရွာများမှာလည်း စစ်ဘေးသင့်နေသဖြင့် ရေရှည်အဆင်မပြေကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် (PDF) တဦးကလည်း ရှင်းပြသည်။



ကျောက်တိုင်၊ ကျီစု၊ ခဝါသည် ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး မြင်ကွင်း / ကန့်ဘလူဒေသတွင်း သတင်းမီဒီယာ

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်တွင် ကျောက်တိုင်၊ ကျီစု၊ ခဝါသည် ကျေးရွာများကို အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၁၊ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉ တပ်များနှင့် ဒေသခံ ပျူစောထီး အင်အား ၁၂၀ ခန့် ပါသော

စစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အိမ်ခြေ ၃၂၀ ဝန်းကျင်ရှိ ကျောက်တိုင်ကျေးရွာမှ အိမ်ခြေ ၁၈၀ ခန့်၊ အိမ်ခြေ ၁၀၀၀ ခန့် ရှိသော ကျီစုကျေးရွာမှ အိမ်ခြေ ၆၀၀ ကျော်၊ အိမ်ခြေ ၁၃၅ အိမ် ရှိသည့် ခဝါသည်ကျေးရွာမှ အိမ်ခြေ ၉၀ ကျော်ထိ မီးလောင် ပြာ ကျခဲ့ကြောင်း သိရသည်။

ကျောက်တိုင်ကျေးရွာ ဒေသခံတဦးက “ကျမတို့အိမ်ဆိုရင် စားဖို့လှောင်ထားတဲ့ စပါးကျိုကအစ အိုးခွက်ပန်းကန်အဆုံး အကုန် မီးရှို့ခံရတဲ့အထိ ပါသွားတာ။ ရုတ်တရက်ကြီး စစ်ကြောင်း ဝင်လာတာဆိုတော့ ဘာမှကို မယူနိုင်ကြဘဲ ထွက်ပြေးခဲ့ ကြရတာ။ အခု ကိုယ့်နေရာလေးကို မီးလောင်ပြင် ဖြစ်နေတာ မြင်ရတော့ ရင်ထဲမှာ ဘယ်လိုမှ မကောင်းဘူး။ သူတို့တွေ ပြန်ပြီး မခံစားကြရပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ်” ဟု ပြောသည်။

ယခုအခါ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများ အနေဖြင့် ရှိနေသည့် စားနပ်ရိက္ခာများကို အချင်းချင်း ပြန်လည် ဝေငှ စားသောက်နေကြရပြီး မြို့ဝင်မြို့ထွက်များရှိ စစ်ကောင်စီတပ်များ၌ ရှာဖွေ စစ်ဆေးမှု ကြမ်းတမ်းခြင်း၊ ကျေးရွာသားတချို့ အား ဖမ်းဆီးခြင်းများကိုပါ ပြုလုပ်နေသောကြောင့် မသွားမလာရဲ ဖြစ်နေကြကြောင်းလည်း ဒေသခံများက ဆိုသည်။

ကျီစုကျေးရွာသား တဦးကလည်း “ကျနော်တို့ တောတွေမှာက အိမ်တလုံးရဖို့ လွယ်လွယ်ကူကူနဲ့ ဖြစ်ခဲ့ ကြရတာ မဟုတ် ဘူးဗျ။ အဘိုးအဘွားတွေ လက်ထက်ကတည်းက လယ်ထဲမှာ ကျွဲ၊ နွားတွေနဲ့အတူ ဖက်ရန်းပြီး ရတာလေးတွေကို ချွေတာ စုဆောင်းပြီး တနှစ်ချင်း နည်းနည်းစီ လုပ်ခဲ့ ကြရတာ။ အဲဒီလို ရုန်းကန်းခဲ့ ကြရတဲ့ အိမ်လေးကို တရက်တည်းနဲ့ ကုန်အောင် လုပ်ရက်ကြတာ။ ဘယ်လိုမှ ဖြေလို့မရဘူး။ သူတို့မှာ ကိုယ်ချင်းစာစိတ် လုံးဝကို မရှိကြတော့တာ” ဟု ပြောသည်။

ကျောက်တိုင်ကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့စဉ်က လမ်းမလျှောက်နိုင်သည့် အသက် ၉၂ နှစ်အရွယ် အဘွားအို ၁ ဦး နှင့် အသက် ၇၆ နှစ်အရွယ် အဘွား ၁ ဦးတို့အား အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ထားခဲ့သလို ကျန်းမာရေးမကောင်း သဖြင့် အိမ်ယာထဲ လဲနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း လက် နောက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ် ဖြတ်ခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်များ ရွာမှထွက်ခွာသွားသည်အထိဖြင့် မီးငြိမ်းသတ်ရန် သွားရောက်ခဲ့သော ဒေသခံကာကွယ်ရေး အဖွဲ့ဝင် ၂ ဦးမှာလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။



ကျောက်တိုင်၊ ကျီစု၊ ခဝါသည် ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ခဲ့အပြီး မြင်ကွင်း / ကန့်ဘလူဒေသတွင်း သတင်းမီဒီယာ

ကျီစုကျေးရွာသည် ယခုနှစ် ဇူလိုင် ၁၈ ရက်ကလည်း ပထမအကြိမ် မီးရှို့ခံခဲ့ရပြီး အိမ် ၂၁၇ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ ကြောင်း၊ ယခုတကြိမ်တွင်လည်း ဗုဒ္ဓဘာသာဝင်များ နေထိုင်သည့်အပိုင်းတွင် အိမ် ၃၀၀ ခန့် ရှိသည့်အနက် ၇၀

ခန့်သာ ကျန်တော့ကြောင်း၊ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့်အပိုင်း၌ အိမ်ခြေ ၇၀၀ ခန့် ရှိသည့်အနက် ယခင်တခေါက် မီးလောင်သွား၍ ပြန်ဆောက်ထားသည့် ယာယီအိမ်များပါမကျန် မီးရှို့သွားရာ အကောင်းဟူ၍ ၉၀ ခန့်သာ ကျန် တော့ကြောင်း ကျီစုကျေးရွာသားတဦးက ရှင်းပြသည်။

ကျီစုကျေးရွာ ဒေသခံတဦးကလည်း “သူတို့မှာလည်း သားသမီး၊ မိဘ၊ ဆွေမျိုးဆိုတာ ရှိကြပါတယ်။ အခုလို အချိန်မှာ သူတို့နဲ့ ပတ်သက်တဲ့သူတွေ အေးအေးဆေးဆေး နေကြသလို ကျမတို့ရဲ့ သားသမီးလေးတွေ၊ မိဘတွေ၊

ဆွေမျိုးတွေလည်း အေးအေးဆေးဆေး နေချင်ကြတာပေါ့။ ကျမတို့ နေရာမှာ သူတို့ဆိုရင်ဆိုတဲ့ စာနာစိတ်လေးတွေ ဝင်ပေးကြပါလို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ကျီစုကျေးရွာမီးရှို့ခံရမှုတွင် အစ္စလာမ်ဘာသာဝင်များ၏ ဝတ်ကျောင်း ဗလီ ၂ လုံးကိုပါ မီးရှို့ခဲ့ကြသလို ဘာသာရေး ဆိုင်ရာ စာအုပ်များကိုလည်း မီးပုံနှိထားခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ နှစ်ကုန်ပိုင်းမှ စတင်ကာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာများကို တရွာဝင်တရွာ ထွက် မြေလှန်မီးတိုက်စနစ်ဖြင့် မီးရှို့ခဲ့သည့်အနက် ၂၀၂၂ ခုနှစ် ဧပြီ၊ မေနှင့် ဇွန် ၃ လသည် နေအိမ်ပျက်စီးမှု အရေအတွက် အများဆုံးလများ ဖြစ်ခဲ့ပြီး အဆိုပါ ၃ လအတွင်း နေအိမ်ပေါင်း ၁၂,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည့် စာရင်းများအရလည်း အောက်တိုဘာ ၁ လလုံးတွင် နိုင်ငံအနှံ့ နေအိမ်၊ အဆောက်အအုံပေါင်း ၁,၅၁၀ လုံးထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းတွင် ၁,၁၂၄ လုံးထက်မနည်း ရှိနေကြောင်း၊ အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း လုံး၌ နေအိမ်နှင့် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရသည့်အနက် ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းတွင် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိလာပြီး စစ်ကိုင်းတိုင်းသည် နေရပ် စွန့်ခွာထွက်ပြေးသူ အများဆုံး ဒေသလည်း ဖြစ်ကာ ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက် စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်း ရှိကြောင်း ISP-Myanmar က ဆိုထားသည်။

<https://burma.irrawaddy.com/news/2022/11/30/256343.html>

KIAနဲ့ PDF မီးရှို့တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို KIA ငြင်းဆို

RFA Burmese | 2022.11.30



စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မူးကြီးရွာ မီးရှို့ခံထားရသည့်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ တွေ့ရစဉ်။ GZ Special Task Force - Wetlet

KIA နဲ့ PDF တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ကချင် ပြည်နယ်တို့မှာ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့တဲ့ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက

ငြင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ နှစ်ဖက်တိုက်ပွဲတွေမှာ ရှုံးနိမ့်နေပြီဆိုရင် ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်တတ်ပြီး KIAနဲ့ PDF တွေကတော့ အဲလိုဗျူဟာမျိုး မသုံးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူ RFA ကို ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် လိုင်ဇာဘက်မှာ တိုက်ပွဲတွေဖြစ်နေပေမယ့် ဖားကန့်ဘက်မှာတော့ သုံးရက်ကို တစ်ကြိမ်လောက် တိုက်ပွဲတွေဖြစ်ပွားနေပြီး ဗန်းမော်၊ မိုးမောက်ဘက်မှာလည်း တိုက်ပွဲတွေရှိနေတယ်လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်ဟာ စီးပွားရေးလုပ်ငန်းစုတွေတည်ရှိနေတဲ့ နေရာဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ အသာစီးရဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ပြောပါတယ်။

KIA ရဲ့ ငြင်းဆိုမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ရက္ခိုင့်တပ်တော် AA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယာယီအပစ်အခတ်ရပ်စဲလိုက်ပေမယ့် KIA ကိုတော့ ကြားဝင်စေ့စပ်ပြီး အပစ်ရပ်ဖို့ အကြောင်း ပြောလာတာမရှိသေးသလို ဒီလိုဖြစ်လာဖို့လည်း မရှိလောက်ဘူးလို့လည်း ပြောပါတယ်။

လူတစ်ရာကျော် သေဆုံးခဲ့ရတဲ့ အနန့်ပါလေကြောင်းတိုက်ခိုက်ခံရမှုအလွန်မှာ စစ်ကောင်စီတပ်တွေဟာ KIA နယ်မြေအတွင်း စစ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့သလို မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်ခဲ့ပါတယ်။

<https://www.rfa.org/burmese/news/kia-pdf-11302022050720.html>

မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဖရူဆိုမြို့တွင်း ဝင်ထွက်သွားလာခွင့် ပိတ်

By ဧရာဝတီ | 30 November 2022

ကယားပြည်နယ်၊ ဖရူဆိုမြို့အတွင်း စစ်ကောင်စီတပ် ထောင်ထားသော မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် မြို့တွင်း ဝင်ထွက် သွားလာခွင့်ကို ရက်အကန့်အသတ် မရှိ ပိတ်ပင်ထားကြောင်း တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာလ ၂၈ ရက်ကစပြီး ဖရူဆိုမြို့အတွင်းသို့ ဝင်ထွက်သွားလာခွင့်ကို ပိတ်လိုက်ကြောင်း ကရင်နီ ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။

စစ်ရှောင်ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များသို့ ပြန်လာချိန်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းများ နင်းမိခြင်း၊ တပ်ရိက္ခာလမ်းကြောင်းအတွက် ဒေသခံများကို ဖမ်းဆီးပြီး အဓမ္မစေခိုင်းခြင်းတို့ လုပ်ဆောင်နေသည့် အတွက် ယခုလို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် PDF Hpruso အဖွဲ့တို့က ဆိုသည်။

KNDF ပြန်ကြားရေး တာဝန်ခံက “စစ်ရှောင်တွေက စားနပ်ရိက္ခာ မရှိတဲ့ အခါမှာ ကျေးရွာထဲမှာ ကျန်ရှိနေတဲ့ ရိက္ခာ တွေကို ဝင်ယူကြတော့ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်တွေ နင်းမိတဲ့ အန္တရာယ်ကြောင့်လည်း ပါတယ်။ နောက် တချက်က ပွင့်လင်းရာသီ ရောက်လုပြီ။ စစ်ကောင်စီဘက်က ရိက္ခာပို့နိုင်တယ်။ စစ်ကြောင်းထွက်နိုင်တဲ့ အပေါ်မှာ မှီတည်ပြီးတော့ ကျနော်တို့ စာထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ မြို့ဝင်/ထွက် ပိတ်ထားသည့် ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် သွားလာနိုင်မည့်ရက်ကို ပြန်လည် ထုတ်ပြန်ပေးသွားမည်ဟုလည်း ကရင်နီပြည်နယ် အစိုးရအဖွဲ့က ကြေညာချက်တွင် ပါဝင်သည်။

စစ်ရှောင်နေရာမှ နေရပ်ဖူရုံသို့ ပြန်လာချိန်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်း နင်းမိသူ ၄ ဦးခန့် ရှိခဲ့ကြောင်း KNPP ပြန်ကြားရေး တာဝန်ခံက ပြောသည်။

နေအိမ်များတွင် ကျန်ရှိခဲ့သည့် ရိက္ခာတချို့နှင့် ပစ္စည်းများကို ပြန်လည် သယ်ဆောင်ရန် အရဲစွန့် မြို့ကို ခဏတာ ပြန် ဝင်ချင်သော်လည်း နင်းမိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စစ်ရှောင် တဦးကလည်း ဆိုသည်။

“စားနပ်ရိက္ခာ နည်းနည်း ပြတ်တောက်လာတဲ့ အခြေအနေ ရှိတယ်။ အိုးအိမ်နဲ့ တအား ဝေးကွာလို့ တချက် ပြန် ကြည့်ချင်တာ။ ပြန်ကြည့်တဲ့အခါ ဒါမျိုးတွေ ကြုံရတော့ မပြန်ရဲတော့ဘူးပေါ့။ အပြင်မှာ ထွက်နေတာပဲ ကောင်းပါ တယ်” ဟု ၎င်းက ပြောသည်။

ဖူရုံသို့မြို့ခံ အများစုသည် ပြီးခဲ့သည့်နှစ် ၂၀၂၁ ဒီဇင်ဘာလကတည်းက နေရပ်ကို စွန့်ကာ စစ်ရှောင်နေရပြီးသည့် နောက်တွင် လတ်တလော၌ နေအိမ်များသို့ ပြန်လည် ကြည့်ရှုလိုသူ များပြားလာကြောင်း ဒေသတွင်း သတင်းရင်း မြစ်များ၏ ပြေပြချက်အရ သိရသည်။

PDF Hpruso ပြန်ကြားရေး တာဝန်ခံက “ဖူရုံသို့မြို့မှာ ပြည်သူတွေ မနေတာ နှစ်ပေါက်တော့မယ်။ တချို့က ပစ္စည်းပြန် သယ် အိမ်ပြန်ကြည့်ချင်တာတွေ ဖြစ်နေတော့ ဒါမျိုး ပိတ်ပင်လိုက်တာပေါ့။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ၁ ယောက်ထိ သွားတယ်။ မြေမြှုပ်မိုင်းတွေက နေရာစုံမှာ ရှိတော့ သွားလာလို့ အဆင်မပြေတော့ဘူး ဖြစ်နေတာ။ စစ်တပ်စခန်း တွေက ဖူရုံသို့မြို့ကို ဝိုင်းနေတဲ့ အနေအထားမှာ ရှိတယ်။ သူတို့ လုံခြုံရေးကလည်း ဘယ်လိုမှ အာမခံလို့ မရဘူး” ဟု ပြောသည်။

ဖူရုံသို့မြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၄၂၈၊ ခမရ ၅၃၁၊ ဖူရုံသို့ မြို့မရဲစခန်း၊ အမှတ် (၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်း အစရှိသည့် နေရာများတွင် စစ်ကောင်စီတပ်များ ရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း တိုက်ခိုက်မှုများ လုပ် ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ နှင့် ၂၆ ရက်နေ့တို့တွင် အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော့ရှေ့ ခြေကုပ်စခန်းတို့အား KNDF B (15) နှင့် ကရင်နီတပ်မတော် (KA) တို့ပူးပေါင်း၍ နှစ်ရက်ဆက်တိုက် အလစ်ခိုက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး စစ်ကောင်စီဘက်မှ လက်နက်ငယ်၊ လက်နက်ကြီး ပစ်ကူ အများအပြား အသုံးပြုခဲ့သော်လည်း အထိခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF B (15) က ဆို ထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် အရပ်သားပြည်သူ သေဆုံးမှု ၂၈၂ ဦးရှိပြီး လေကြောင်း တိုက်ခိုက် ခံရမှု ၁၇၃ ကြိမ် ရှိကာ နေအိမ် ၁၂၄၇ လုံးအထိ ပျက်စီးမှုရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည်။

<https://burma.irrawaddy.com/news/2022/11/30/256362.html>

၃၀ နိုဝင်ဘာ၊ ၂၀၂၂ | ဝင်းခန့်မောင်

ကယားပြည်နယ်၊ အထူးသဖြင့် ဒီးမော့ဆို မြို့နယ်တဝိုက်မှာ မြန်မာစစ်ကောင်စီတပ်နဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တို့ အခု နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီးမော့ဆိုမြို့နယ် စစ်တပ်နယ်မြေခံတပ်ရင်းထဲကနေ မော်တာအမြောက် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီး တခါတရံ လွိုင်ကော်ဘက်က တပ်ရင်းဘက်ကလည်း လှမ်းပြီးပစ်ခတ်ကြောင်း KNDF ဘက်ကပြောပါတယ်။ မြေပြင်မှာတော့ မြန်မာစစ်တပ်ရဲ့တပ်မ (၆၆) က အဓိကလှုပ်ရှားနေတယ်လို့ KNDF ရဲ့ ပြန်ကြားရေးဘက်က ဗွီအိုအေကို ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ရဲ့ မြောက်ပိုင်း သေးဆူလဲကျေးရွာထဲမှာလည်း မြန်မာစစ်တပ်ဘက်က လအတော်ကြာ တပ်စွဲထားပြီး စစ်ရေးဖော်ဆောင်နေကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒါကြောင့် ဒီနေ့မနက်ပိုင်းမှာ အဲဒီစစ်တပ်ရှိတဲ့နေရာကို စစ်ကြောင်းသုံးခုခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDF ရဲ့ တာဝန်ခံက ပြောပါတယ်။

ကယားပြည်နယ်အတွင်း အခုလို လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေများလာတာကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက သတိပေး ထုတ်ပြန်ထားပါတယ်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ PDF တပ်ဖွဲ့တွေကလည်း တိုက်ပွဲကြားမှာ ပြည်သူတွေ မထိခိုက်မနစ်နာအောင် စည်းမျဉ်းစဉ်ကမ်းတွေ ထုတ်ပြန်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ကယားပြည်နယ် ဒေသခံအခေါ် ကရင်နီပြည်နယ်တွင်း စစ်အာဏာသိမ်းဆန္ဒပြမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်းကတည်းက လက်နက်ကိုင် ခုခံမှုတွေပေါ်လာခဲ့တာပါ။ တနစ်ကျော် နှစ်နစ်နီးပါး တိုက်ပွဲတွေအတွင်း ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြေးနေကြရပါတယ်။

<https://burmese.voanews.com/a/ကယား-ဒီးမိုကရေစီ-လက်ထောက်-ဦးစီးဌာန-သေဆုံးခြင်း-ပုဂ္ဂိုလ်များ-ကရုဏာ/6856042.html>

စစ်ရေးလှုပ်ရှားမှုကြောင့် ကြာအင်းဆိပ်ကြီး ရွာ ၄ ရွာ ဘေးလွတ်ရာ ပုန်းရှောင်

၃၀ နိုဝင်ဘာ၊ ၂၀၂၂ | ဆုမွန်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန်ရွာ၊ ငြိမ်းချမ်းမြိုင်ရွာတွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အနီးအနား ကျေးရွာလေးရွာထက်မနည်းက ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာပြေးနေရပါတယ်။ ပုလိန်ရွာနဲ့ တံခွန်တိုင်ရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားတာမို့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့ သတင်းကို ဆုမွန်က ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့ကစလို့ မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်စပ်ဖြစ်တဲ့ အဘစ်-ခလယ်တံခွန်တိုင်လမ်းကနေ အင်အားအတော်များများနဲ့ စစ်ကြောင်းဆင်းလာတာပါ။ အဲဒီနောက် မုဒုံမြို့နယ် အဘစ်ရွာမှာအခြေစိုက်တဲ့ အမြောက်တပ် (၃၁၈) တပ်ရင်းကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာရှောင်တိမ်းကြရတာလို့ နန်းသိုင်းထွန်းရွာခံတဦးက VOA ကို ပြောပါတယ်။

“သေနတ်သံကြားတော့ ကြောက်ကြတာပေါ့။ အဲသေနတ်သံက အဘစ်ကနေပြီးတော့ ငြိမ်းချမ်းမြိုင်ရွာမှာရှိတဲ့ ဒီ KNU ရဲ့ စခန်းရှိတဲ့နေရာကို အဲဒါ လက်နက်ကြီးတွေနဲ့ ပစ်ထည့်ပြီးတော့ KNU တွေက ဆုတ်သွားလား၊ ဘယ်လိုလဲတော့မသိဘူးပေါ့နော်- တိုက်ပွဲတော့ မဖြစ်ဘူး။ တဖက်သတ်ပဲ။ အဲဒါ စစ်သားတွေ ဝင်ပြီးတော့ အဲဒါ ငြိမ်းချမ်းမြိုင်မှာ နေတယ်။ နောက် အခု ပုလိန်ရွာကို ဆင်းလာတယ်။ နောက် စစ်သားတွေလည်း တံခွန်တိုင်မှာအများကြီးရှိနေဆိုတော့ အဲဒါကြောင့် ရွာသားတွေ ပြေးကြတာပေါ့။”

လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ပုလိန်ရွာ၊ ငြိမ်းချမ်းမြိုင်ရွာ၊ နန်းသိုင်းထွန်းရွာ၊ ခလယ်-တံခွန်တိုင်ရွာ ဒီကျေးရွာ လေးရွာက ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာကျေးရွာ ဆွေမျိုးနေအိမ်တွေမှာ ခိုအောင်းနေကြရပါတယ်။ မွန်-ကရင်နယ်စပ်မှာရှိတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ရဲ့ ငြိမ်းချမ်းမြိုင်ရွာတောင်ပေါ်မှာ KNU ဂိတ်စခန်းတခုရှိနေပါတယ်။ အဲဒီစခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးလိုက်တယ်လို့ ဒေသခံကပြောပါတယ်။

“အဲဒီယာယီစခန်းကိုလည်း မီးရှို့လိုက်တယ်ပေါ့။ ပုလိန်ရွာရဲ့အထက် အပေါ်ဘက်ခြမ်းက ငြိမ်းချမ်းမြိုင်ရွာလေးပဲ သူတို့ဝင်လာတာ။ အဲဒီတပ်စခန်းလေးကို သူတို့ မီးရှို့လိုက်တာပေါ့။ (တိုက်ပွဲ) မဖြစ်ပါဘူး။ အဲဒါက KNU ဘက်က သူတို့ရှောင်ပေးလိုက်တာပေါ့။ စစ်ကောင်စီဘက်ကတော့ အင်အားနည်းနည်းများမယ်ထင်တယ် ဒီမှာ ကျနော်တို့ အဲဒီဂိတ်မှာ ထိုင်နေတဲ့အဖွဲ့ကတော့ လူအင်အားနည်းဆိုတော့ သူတို့က ရှောင်လိုက်တယ်ဖြစ်မှာပေါ့။”

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းလာရာလမ်းတွေမှာ တွေ့တဲ့ရွာသားတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“သူတို့ကဝင်လာပြီးချိန် တွေ့တဲ့လူတွေကတော့ သူတို့ ဖမ်းခေါ်ပြီးတော့ အရှေ့ လမ်းပြပေါ့ ပေးသွားခိုင်းတယ်ပေါ့။ အဲဒီငြိမ်းချမ်းမြိုင်ကနေ လူတွေဖမ်းခေါ်လာရင် ပုလိန်ရောက်ရင် ပြန်လွှတ်တယ်။ ပုလိန်ရွာကနေ သူတို့ ပုလိန်ကလူတွေကို ဖမ်းခေါ်ပြီးရင် တံခွန်တိုင်ရောက်ရင်တော့ သူတို့ပြန်လွှတ်တယ်ပေါ့ အဲလိုမျိုး။ အကုန် လုံးက ကြောက်လန့်နေကြကုန်တယ်ပေါ့။ အကုန်လုံးက တယောက်မှ ရွာနားလေကပ်မရဲတော့ ရွာလည်း ပြန်မရဲတော့ အလုပ်လည်းမလုပ်ဘူး။”

တာဝန်ရှိသူများဟု ယူဆရသူများက Loud Speaker ဖြင့် ယခုလ နိုင်ငံတော် ၂၇ ရက်တွင် လိုက်လံ ကြေညာခြင်းနှင့် ပြန်လာသူများကို နေအိမ်အထိ လိုက်လံပို့ဆောင်ပေးနေသည့် ရုပ်သံဖိုင်များ ပါဝင်ကြောင်း တွေ့ရသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက် နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်ရှိ ဒေသခံ များအနေဖြင့် ၎င်းတို့ နေရပ်အသီးသီးကို ပြန်လည် ဝင်ရောက်နေကြပြီးဖြစ်ကြောင်း စစ်ကောင်စီဘက်မှ သတင်း ထုတ်ပြန်ထားသေးသည်။

၎င်းတို့၏ သတင်းထုတ်ပြန်မှုတွင် KNU၊ KNLA မှ အကြမ်းဖက်မှု လိုလားသောအဖွဲ့ နှင့် PDF အဖွဲ့များက မြဝတီ-ဝေါလေ လမ်းပိုင်း ထိန်းချုပ်ပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့် ဒေသခံများ ထွက်ပြေးခဲ့ကြောင်း၊ ယခုလ ၂၈ ရက်နေ့တွင် တပ်မတော်မှ ၎င်းလမ်းပိုင်း ပြန်လည် ထိန်းချုပ်ထားနိုင်ပြီးဖြစ်၍ ထွက်ပြေးသူများကို ပြန်လည် ဆက်သွယ်ခေါ်ယူရာတွင် ဒေသခံ ၁၁၉ ဦး ပြန်လည်ဝင်ရောက်လာပြီး ဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။

“ကျနော်တို့လည်း ပြန်ချင်ပါတယ်။ ဒါပေမဲ့ ဒီအုပ်စုကို ကျနော်တို့ လုံးဝ မယုံကြည်လို့ မပြန်ဘူး။ သူတို့ ဘာပဲပြောပြော လုံခြုံရေး ယူပေးမယ်ပဲ ဆိုဆို ဘယ်သူမှ မယုံဘူး။ တကယ်အခြေအနေ ကောင်းတယ်မှန်ရင် သူတို့ ခေါ်စရာတောင်မလိုဘူး။ ကိုယ့်ဘာသာကို ပြန်မှာပေါ့။” ဟု ဖော်ပြပါ စစ်ရှောင်က ဆက်ပြောသည်။

ထို့အပြင် ကျေးရွာဒေသခံ တချို့မှာ မပြန်ရဲသေးကြောင်း တင်ပြမှုများလည်းရှိနေပြီး နေအိမ်မပြန်သူများကိုလည်း နေအိမ်အတွင်းပစ္စည်းများအခိုးယူခံရနိုင်ကြောင်း ခြိမ်းခြောက်ပြောဆို၍ ခေါ်ယူမှုများလည်းရှိနေကြောင်း ၎င်းစစ်ရှောင်က ဖြည့်စွက်ပြောသည်။



လက်ရှိ စစ်ဘေးရှောင်များ ပြန်လည်ဝင်ရောက်ရန်အတွက် ဒေသခံ ကျေးရွာတာဝန်ရှိသူများအပြင် နယ်မြေခံ DKBA တပ်ဖွဲ့ဝင်များမှလည်းကြားတွင် ပါဝင် ညှိနှိုင်း လုပ်ဆောင်ပေးမှုများ ပြုလုပ်ပေးနေပြီး ပြန်သွားသူများတွင် သေဘောဘိုးဒေသခံ တချို့ပါဝင်သော်လည်း ယခုလို ခေါ်ယူလုပ်ဆောင်မှုများသည် တမင်ဖန်တီး လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း DKBA ဘက်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ပြောရမယ်ဆိုရင် သူတို့နာမည်ရအောင်

လုပ်တယ်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒေသခံတွေ ပြန်လာပြီးဆိုရင် သူတို့(စစ်တပ်)လည်း ပြန်ချင်ကြပြီးလေ။ ဘာဖြစ်လဲဆိုတော့ သူတို့က နယ်မြေခံ တပ် မဟုတ်ဘူး။ သူတို့က စစ်ကူလာပေးတာပဲဖြစ်တဲ့အတွက် ပြန်သွားရမှာ။ အဲ့တော့ ဒေသခံတွေ အမြန် ပြန်လာရင် သူတို့လည်း ပြန်လို့ရပြီ။ အမြန်ပြန်ချင်လို့သာ ဒီလိုလုပ်တာပဲ” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ထုတ်ပြန်သည့် သတင်းများအရ နေအိမ်ပြန်သူများတွင် သေဘောဘိုး ဒေသခံ တချို့ပါဝင်သော်လည်း တခြားဒေသခံများနှင့်အတူ သရုပ်ဆောင်ခိုင်းခြင်းသာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် နေရပ်ပြန်လာသည့် ဒေသခံများအပေါ် ရန်သူသဖွယ် ဆက်ဆံမှုပြုသွားမည် ဆိုပါကလည်း DKBA အနေဖြင့် လက်ခံသွားမည်မဟုတ်ကြောင်း၊ နေရပ်မပြန်လာရသည့် ဒေသခံများ၏ စိုးရိမ်မှုအပေါ်တွင်လည်း နားလည်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် ဥကရစ်ထ စခန်းမှနေ၍ သေဘောဘိုး၊ ဝေါလေ လမ်းပိုင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး လမ်းပိုင်းထိန်းချုပ်နိုင်ရန် လပေါင်းများစွာ ကြိုးပမ်းခဲ့ပြီး နယ်မြေခံ Cobra စစ်ကြောင်း နှင့် နေ့စဉ်

နီးပါး တိုက်ပွဲ ဖြစ်ပွားနေကာ စစ်ကောင်စီဘက်မှ ပိုမို အထိနာခဲ့ခြင်းကြောင့် လေကြောင်း ပစ်ကူများပါ အသုံးပြုခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့၏ ရိက္ခာထောက်ပံ့ရေးယာဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး တော်လှန်ရေး ရဲဘော် တချို့ ကျဆုံးခဲ့ပြီးနောက်ပိုင်း သေဘောဘိုး နယ်မြေကို ဖယ်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ပဋိပက္ခသည် စစ်ကောင်စီ အနေဖြင့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင်တော်လှန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများကို ပြောဆိုခဲ့သလို ၎င်းတို့နှင့် ပူးပေါင်း ဆက်ဆံခြင်း မပြုရန်အပြင် ကူညီပေးမှုများ ပြုလုပ်ပါက လိုက်လံ ရှင်းလင်း သွားမည်ဖြစ်ကြောင်းလည်း ဒေသခံများကို သတိပေး ပြောဆိုခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

အလားတူ သောင်ရင်းမြစ်ဘေး တစ်လျှောက်တွင် အစုအဖွဲ့ အလိုက် စစ်ဘေးရှောင်နေထိုင် နေကြရသည့် လေးကေကော် ရပ်ကွက် ၅ ခုနှင့် ပဟိကလော် ၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူကျေးရွာ များမှ ဒေသခံ များအား လေးကေကော် စွယ်တော် အမြောက်ကုန်းတွင် စခန်းချ စစ်ဆင်ရေးကွပ်ကဲနေသည့် တပ်မ ၄၄ တပ်မမှူးမှ မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်နေထိုင်ကြရန် စည်းရုံးပြောဆိုမှုများလည်း ပြုလုပ်ခဲ့သေးကြောင်း လေးကေကော် စစ်ဘေး ရှောင်များက ဆိုသည်။

<https://kicnews.org/2022/11/စစ်ရှောင်များကို-ပြန်ပို့/>

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လေးကေရွာရှိ လူနေအိမ် ၂ လုံး ပျက်စီး

နိုဝင်ဘာ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



Photo: CJ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေ ကျေးရွာတွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ရွာအတွင်း စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် လူနေအိမ် ၂ လုံး ကျည်ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံထံမှ

သိရသည်။

လေးကေကျေးရွာတွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGFတပ်များကို ယမန်နေ့က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဘက်မှ တက်ရောက် ပစ်ခတ်မှုရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးလက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်သည့်အပြင် ကမမောင်းရှိ စစ်ကောင်စီ အမြောက်တပ်လည်း ညပိုင်းအချိန်ထိ ပြန်လည်ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်မှုမရှိသော်လည်း လေးကေရွာရှိ စောကျော်ပွားအိမ်နှင့် ဆရာမနုနုဝေအိမ်တို့ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ပြောသည်။

၎င်းက“မနေ့က နေ့ပိုင်းမှာတော့ ကမမောင်းဘက်က လက်နက်ကြီး ၅ လုံးပစ်တော့ လေးကေရွာပြင်ဘက်မှာ ကျတယ်။ ပြီးတော့ လေးကေစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း ညပိုင်းမှာ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်သေးတယ်။ အဲမှာလူနေအိမ် ၂ လုံးပျက်စီးသွားတယ်။ ပြီးတော့ တစ်လုံးက မီးလောင်တော့ ရွာမှာ ကျန်တဲ့လူတချို့က သွားဝိုင်းငြိမ်းတော့ နည်းနည်းပဲလောင်သွားတယ်။ လေးကေရွာမှာ လူတွေက ၃ ပုံ ၁ ပုံလောက်ပဲကျန်တော့တယ်။ ” ဟု ကေအိုင်စီသို့ပြောသည်။

ကျေးရွာထဲကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့်မကြာခဏပစ်ခတ်သည့်အပြင် လေယာဉ်နှင့် လာရောက် ပစ်ခတ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေရသည့်အတွက် ရွာရှိဒေသခံများသည် နီးစပ်ရာဆွေမျိုးရှိရွာသို့ သွားရောက်တိမ်းရှောင်ကြသလို အချို့မှာ လေယာဉ်ပျံကြီးကို ကာကွယ်နိုင်မည့် တောင်ခြေနှင့် ဂူများထဲတွင်လည်း သွားရောက်တိမ်းရှောင်နေကြသည်ဟု သိရသည်။

“ လူတွေက ပြေးလိုက်ပြန်လိုက်ပဲ။ ရွာမှာအတည်ပြန်နေမရဘူး။ အခုလည်း ဂူထဲမှာသွား နေတဲ့လူကသွားနေတယ်။ မနေ့က လက်နက်ကြီးနဲ့ပစ်ခတ်ပြန်ပြီး။ ရွာမှာစခန်းရှိတော့ အေးဆေးမနေရဘူး။ အခုလည်း စားရေးသောက်ရေးအခက်အခဲရှိကြတယ်။ ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ပြောသည်။

လေးကေကျေးရွာတွင် စစ်ကောင်စီ ခမရ(၄၀၆)တပ်ဖွဲ့ အင်အား ၅၀ ဝန်းကျင်နှင့် BGF(၁၀၁၄)တပ်ဖွဲ့ဝင်အင်အား အယောက် ၂၀ ကျော် စခန်းချပြီးပေါင်းနေထိုင်ကာ စခန်းပြန်လည်ပြင်ဆင်ရန်အတွက် ဒေသခံလူထုများကိုလည်း အတင်းအဓမ္မ ခိုင်းစေမှုများ လုပ်ဆောင်လေ့ရှိသည့်အပြင် သေနတ်ရမ်းသမ်းပစ်ခတ်မှုလည်း မကြာခဏပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ(၁)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ လေးကေကျေးရွာထဲကို လေယာဉ်နှင့် ၂ ကြိမ်တိုင်တိုင်ပျံကြီးတိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် လူနေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး ပျံကြီးတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံနေအိမ်များကိုလည်း စစ်ကောင်စီတပ်က နေအိမ်ဖောက်ထွင်း ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

<https://kicnews.org/2022/11/စစ်ကောင်စီတပ်-လက်နက်ကြီး-5/>

သိမ်ဇရပ်ရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရ

Published By DVB | 30 November, 2022



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ စစ်ကောင်စီ ရဲစခန်းကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီ သိမ်ဇရပ်ရဲစခန်းကနေ လက်နက်ကြီး ၄၀ မမ ပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့ အမှတ် (၃) ရပ်ကွက်က ဦးကျော်တင့် နေအိမ်အပေါ် ကျရောက် ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်တင့်ရဲ့ အသက် ၈ နှစ်အရွယ် သားဖြစ်သူ မောင်မြင့်မြတ်နဲ့ ညီအစ်ကိုတဝမ်းကွဲ တော်စပ်သူ အသက် ၈ နှစ်အရွယ် မောင်သန့်ဇင်တို့ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာပါ။

လက်နက်ကြီးကျည်စ ထိမှန်ခဲ့တဲ့ ကလေးငယ် ၂ ဦးဟာ သိမ်ဇရပ်ဆေးရုံမှာ တက်ရောက်ကုသနေပေမယ့် မောင်သန့်ဇင်ကတော့ စိုးရိမ်ဒဏ်ရာကြောင့် ပဲခူးမြို့ဆေးရုံကို ပြောင်းရွှေ့ကုသနေရတယ်လို့ KNU က ဆိုပါတယ်။

“ဒီလို လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တာက သူတို့ လုပ်နေကျ အလုပ်တွေပဲ။ အရပ်သားတွေကို တမင်ခြိမ်းခြောက်ပြီး လုပ်နေတာ၊ ဒီအပေါ်မှာ မှတ်ချက်မပေးလိုတော့ဘူး”လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က DVB ကို ပြောပါတယ်။

စစ်ကောင်စီ သိမ်ဇရပ် ရဲစခန်းနဲ့ သိမ်ဇရပ်အမြောက်တပ်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မကြာခဏ ဆိုသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။


ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက်လှုပ်ရှားနေတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပါတယ်။

<https://burmese.dvb.no/archives/566402>

မြေမြှုပ်မိုင်း အန္တရာယ်ကြား နေရပ်ပြန်ရတဲ့ စစ်ရှောင်

By **SHAN** | November 30, 2022

ရွာကို ရောက်ရောက်ချင်းမှာ လယ်ယာတွေဟာ မြက်ရိုင်းတွေနဲ့ လူနေအိမ်တွေကလည်း ပျက်စီးယိုယွင်းနေပြီး ရွာပျက်တခုလို ဖြစ်နေပါပြီ။



စစ်ရှောင်စခန်း

အဲ့နေရာဟာ မန်တုံမြို့နယ် မန်နားကျေးရွာပါပဲ။ အဲ့ကျေးရွာက အိမ်ထောင်စု ၁၀ စု ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားလို့ နမ္မတူမြို့နယ် ကြုံဆော့စစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးခိုလှုံ ခဲ့ရသူတွေပါ။

သူတို့တွေဟာ သူတို့အိမ်ယာကို ၆ နှစ်နီးပါး စွန့်ပစ်ပြီး စစ်ရှောင်ခဲ့ရာမှ အခု ၂၀၂၂ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းမှာတော့ မိမိနေရပ်သို့ ပြန်ပြီး နေထိုင်ကြပါတယ်။

“ရွာကို ရောက်ရောက်ချင်း လယ်တွေလည်း ခြုံတွေ့နဲ့ အိမ်လည်း ပျက်စီးနေပြီ။ အခု အိမ်ကိုလည်း ပြန်ပြင်ရမယ်။ လောဆယ်တော့ အိမ်ရှေ့မှာ တဲထိုးနေရတယ်”လို့ မန်နားကျေးရွာသို့ နေရပ်ပြန်သွားတဲ့ လုံးလှမောင် က လက်ရှိအခြေအနေကို ပြန်ပြောပြပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးရဲ့ ဖိအားပေးမှုကြောင့် နေရပ်ပြန်တဲ့ သူတွေဟာ တိုက်ပွဲပြန်ဖြစ်ပွားမှာကို စိုးရိမ်နေကြသလို မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကြောက်လန့်မှု တွေရှိနေကြပါတယ်။

“တွေ့အုပ်တွေဘက်က နေရပ်ပြန်ဖို့ အကြိမ်ကြိမ် လာပြောနေတော့ နေရပ်ပြန်ရတာ။ မြေမြှုပ်မိုင်းနင်းမိမှာတော့ စိုးရိမ်တာပေါ့” လို့ လုံးလှမောင်က ဆိုပါတယ်။

လက်ရှိ နေရပ်ပြန်သွားတဲ့ နေရာဟာ နမူတူမြို့နယ် နဲ့ မန်တုံမြို့နယ်အစပ် ဖြစ်ပြီး လတ်တလောမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့နေရာ တစ်ခုဖြစ်ပါတယ်။



စစ်ရှောင်စခန်းမှ အမျိုးသမီး နှင့် ကလေး

“ကျနော်တို့ နေခဲ့တဲ့ နေရာ ကလည်း အခု စစ်တပ်က စခန်းချထားတာ။ အဲ့ဒီအနားမှာ KIA/PDF တွေလည်းရှိနေတယ်။ ဒီလိုမျိုးတွေ ဖြစ်နေချိန် နေရပ် ပြန်ခိုင်းတော့ ဘယ်လိုပြန်မှာလဲ၊ ဘယ်မှာ သွားနေရမလဲ” ဆိုတဲ့ ဝမ်းနည်းစွာ ရင်ဖွင့်လာသူကတော့ စစ်ရှောင် အိုက်ခမ်း ဖြစ်ပါတယ်။

နေရပ်ပြန်ဖို့အတွက် ရွာမှာကျန်ခဲ့တဲ့ နေအိမ်နဲ့ ဥယျာဉ်ခြံတွေ ပျက်စီးသွားပြီ ဖြစ်သလို စစ်တပ်က ရွာအနီး စခန်းချထားတာကြောင့် တချို့ စစ်ရှောင်တွေကလည်း မပြန်ဘူးလို့ အိုက်ခမ်းက ပြောပါတယ်။

“ရွာကို ပြန်သွားရင်လည်း အိမ်ကတော့ မရှိတော့ဘူး။ စိုက်ပျိုးခဲ့တဲ့

သီးပင်စားပင်တွေကလည်း အားလုံး ပျက်စီးသွားပြီလေ။ ပြီးတော့ ကျနော်တို့ နေခဲ့တဲ့ နေရာ ကလည်း အခု စစ်တပ်က စခန်းချထားတာ။ အဲ့ဒီ အနားမှာ KIA/PDF တွေလည်းရှိနေတယ်။ ဒီလိုမျိုးတွေ ဖြစ်နေချိန် နေရပ် ပြန်ခိုင်းတော့ ဘယ်မှာ သွားနေ ရမလဲ မသိတော့ဘူး” လို့ ပြောပါတယ်။

စစ်ရှောင်လာရတဲ့ ဇာတိရွာ နဲ့ မိုင်ပေါင်း (၃၀) ကျော်ကွာဝေးတဲ့ ကြုံဆော့စစ်ရှောင်စခန်းမှာ နေထိုင်ရင်း နေ့စားအလုပ် ကြုံရာကျပန်းအလုပ်တွေကို ရရင် ရသလို လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရပေမဲ့ နေရပ်ပြန်ရတာထက် ပိုပြီးလုံခြုံမှု ရှိတယ်လို့ အိုက်ခမ်းက ဆက်ပြောပါတယ်။



စစ်ရှောင်စခန်းမှ ကလေးငယ်

“စခန်းကို ထောက်ပံ့ပေးတဲ့ ရိက္ခာနဲ့ တခါတလေ အပြင်ထွက်ပြီး ခြံခတ် ယာလုပ် နေ့စားလိုက်တယ်။ ခက်ခဲပေမဲ့ ဒီမှာနေတာက ပိုလုံခြုံမယ်ထင်တယ်။ ကျနော်တို့ ထွက်ပြေးလာကတည်းက ရွာဘက်ကို မပြန်ရသေးဘူး။ သူများတွေ လာပြောပြတာက အိမ်တွေ ပျက်စီးကုန်ပြီတဲ့၊ ဖြစ်လောက်မှာပါ။ အခုချိန် ထိလည်း တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပဲ ဆိုတော့ ကျနော် တို့ပြန်ရင် မလုံခြုံဘူး။ စစ်ဘေးရှောင်ဖို့ နေရာသစ်ရဖို့ ရှုပ်ရအုံးမယ်” လို့ ပြောပါတယ်။

၂၀၁၆ ကတည်းက နမူတူမြို့နယ် ကြုံဆော့စစ်ရှောင်စခန်းကို ရောက်လာကြတဲ့ အိုက်ခမ်းတို့လို စစ်ရှောင်ပြည်သူတွေဟာ မန်တုံမြို့နယ်မှ ပန်ကော်ရွာ၊

လွယ်စပ်တံရွာ၊ လွယ်ကန်ရွာ နှင့် လွယ်အန်ရွာ တွေဘက်က ဖြစ်ကြပြီး ကြုံဆော့စစ်ရှောင်စခန်းမှာ ၂၀၁၆ ခုနှစ် ဧပြီလ ကျော်ရှိပါတယ်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ကောင်စီတပ် နဲ့ တိုင်းရင်းသား လက်နက်ကိုင်ကြားတိုက်ပွဲ နဲ့ တိုင်းရင်းသား အချင်းချင်းကြား တိုက်ပွဲတွေကြောင့် စစ်ရှောင် ၁ သောင်းခွဲ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် နှစ်ပေါင်း ဆယ်စုနှစ်ကြာ ကွတ်ခိုင်မြို့နယ်က မုံးစီးကျေးရွာအနီးရှိ ပန်ယန်းခါး စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်တွေကိုလည်း စစ်ကောင်စီက နေရပ်ပြန်ရန် ဖိအားလာပေးမှုတွေရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အခုလို မြို့နဲ့နီးတဲ့ နေရာမှာနေထိုင်ရတဲ့ စစ်ရှောင်တွေဟာ စားသောက်ဖို့အတွက် ခက်ခဲနေသလို ကျန်းမာရေးအတွက်လည်း ဆေးဝါးပြတ်လပ်နေတဲ့အချိန်မှာ နေရပ်ပြန်နေရပါက ပိုပြီးကြပ်တည်းနိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။



သျှမ်းပြည်တွင်း တစ်နေရာ စစ်ရှောင်များ နေရပ်သို့ ပြန်သွားစဉ်

“ဖျားနာနေကြတဲ့ သူတွေများပေမဲ့ ဆေးဝါးမရှိဘူး၊ ဆေးရွက်ဆေးမြစ်တွေပဲ ကြိုသောက်ရတယ်၊ စားဖို့အတွက်လည်း ထမင်းကို ပြောင်းဖူးနဲ့ရောလိုက်၊ ဖရုံသီးနဲ့ရောလိုက် စားနေကြရတယ်၊ ပြီးတော့ ဒီလ ကုန်ရင် နေရပ်ပြန်ရင် ပိုခက်ခဲမယ်” လို့ စစ်ရှောင်အမျိုးသမီး က စိတ်မကောင်းစွာ ပြောပါတယ်။

စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းနေတဲ့ သျှမ်းပြည်မြောက်ပိုင်းက နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်၊ ကွတ်ခိုင် မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသေးသလို သျှမ်းပြည်တောင်ပိုင်းက ကရင်နီပြည် (ကယားပြည်) နယ်စပ်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။

စစ်အာဏာ သိမ်းပြီးကတည်းက နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သျှမ်း - ကယား နယ်စပ်က ပြည်သူ တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ဖယ်ခုံနဲ့ မိုးဗြဒေသက တိုက်ပွဲတွေကြောင့် သျှမ်းပြည်တောင်ပိုင်းထဲက မြို့နယ်တွေနဲ့ ဆီဆိုင်မြို့နယ်/ပင်လောင်းမြို့နယ်ထဲမှာ အများဆုံးသွားရောက် စစ်ရှောင်နေကြ ရပါတယ်။

လက်ရှိ အခြေအနေအရ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေဟာ စားနပ်ရိပ်ကွာ အခက်အခဲတွေနဲ့ ကြုံနေကြရသလို လုံခြုံမှုမရှိဘဲ အခုလို အတင်းအဓမ္မ နေရပ်ပြန်ခိုင်းတာလည်း မဖြစ်သင့်ဘူးလို့ ဖယ်ခုံ - မိုးဗြ ဘက်လှုပ်ရှားတဲ့ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုပါတယ်။



သျှမ်းပြည်တွင်း တစ်နေရာ စစ်ရှောင်များ နေရပ်သို့ ပြန်သွားစဉ်

“ဒါမဖြစ်သင့်ဘူးလို့ ကျနော် ယူဆပါတယ်၊ ပြီးတော့ ဒီလောက်ထိ အန္တရာယ်များပြီး လုံခြုံမှု မရှိတာကို စစ်ကောင်စီက အတင်း ပြန်ခိုင်းတာဆိုတော့ လူသားချင်း စာနာထောက်ထားမှုဆိုတာ သူတို့ တွေမှာ မရှိတော့ဘူး၊ အခုဆို သူတို့ထောင်ထားတဲ့ မိုင်းအန္တရာယ်ကို ကျနော်တို့ တပ်ဖွဲ့ခွဲတွေက ရှင်းနေရတာ” လို့ ပြောပါတယ်။

သျှမ်းပြည်တောင်ပိုင်းထဲကို ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် အများစုတို့ဟာ နေရပ်စွန့်ခွာ လာခဲ့ကြစဉ် စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြောင့် နေအိမ်တွေနဲ့ မှီခိုလုပ်ကိုင်ကြမယ့် လယ်ယာခြံတွေလည်း ပျက်စီးနေပြီဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

“ကျနော်တို့ ရွာအနီးကို လက်နက်ကြီးကျလို့ ထွက်ပြေးလာခဲ့တာပါ၊ အခုက တိုက်ပွဲငြိမ်သွားပေမဲ့ မိုင်းရှင်းလင်းရေးလည်း မလုပ်ရသေးဘူးလို့ ပြောနေကြပါတယ်၊ ပြီးတော့ ကျနော်တို့ အိမ်တွေ ခြံတွေ အကုန်လုံးကို စကစက ဖျက်စီးပြိုလို့လည်း သတင်းကြားတယ်၊ ဒါတွေကြောင့် ကျနော်တို့ မပြန်နိုင်သေး ဘူး” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ဟာ တိုက်ပွဲတွေ စစ်ရှောင်လာတဲ့ ဒေသအသီးသီးမှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ယခုလို အချိန် နေရပ်ပြန်ရမယ်ဆိုပါက အဆင်မပြေသေးသလို စစ်ရှောင်တွေကလည်း နောက်ထပ်တစ်ခေါက် စစ်ဘေးရှောင် ရမှာကို စိုးရိမ်ကြောက်လန့်နေပါတယ်။

စစ်ကောင်စီတွေအနေနဲ့ ကျေးရွာအနီးဝန်းကျင်တွေမှာ လှုပ်ရှားနေတဲ့ စစ်ကြောင်းတွေကို ဆုတ်ခွာပေး ရန် လိုအပ်တဲ့ အပြင် ရှိနေတဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်ခဲယမ်း အန္တရာယ်တွေအတွက် အကာအကွယ် ပေးမှုတွေ ပြုလုပ်ပြီးမှ နေရပ်ပြန်ရေးကို ဆောင်ရွက်သင့်တယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

<https://burmese.shannews.org/archives/31798>

“UWSA” ထိန်းချုပ်ဒေသ ပန်ဆန်းမြို့နယ် ဗုံးပေါက်ကွဲ လူသေဆုံးမှုရှိ

By SHAN | November 30, 2022



ပန်ဆန်းမြို့ ဗုံးပေါက်ကွဲမှုဖြစ်ပွား

“UWSA” ထိန်းချုပ်သည့်ဒေသ ပန်ဆန်းမြို့နယ် နမ့်လွတ်ကျေးရွာအတွင်း ယနေ့ (နိုဝင်ဘာ ၃၀) ရက် နံနက် ၈ နာရီတွင် ကားတစ်စီးမှ ဗုံးပေါက်ကွဲမှုဖြစ်ကာ လူသေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဗုံးပေါက်ကွဲသည့်နေရာသည် ပန်ဆန်းမြို့တွင်း လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ရှုံးရှောက်ခေါက်ဆွဲဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက် သေဆုံးသူများ၏ အရေအတွက်ကို မသိရသေးကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခေါက်ဆွဲဆိုင်ရှေ့ ရပ်ထားတဲ့ Alphard ကားတစ်စီးထဲကနေ ဗုံးပေါက်ခဲ့တာပါ။ ဘယ်သူ ဘယ်အဖွဲ့က လုပ်တာ ကို မသိဘူး။ ခေါက်ဆွဲဆိုင်ထဲမှာ လူကလည်း များနေတဲ့အချိန်ဆိုတော့ ဗုံးပေါက်မှုကြောင့် ထိခိုက်သေဆုံးသူ လည်း များတယ်။ တိတိကျကျတော့ မသိရသေးဘူး” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။



ပန်ဆန်းမြို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ထို ထိခိုက်ဒဏ်ရာရသေဆုံးသူများတွင် ကိုယ်ဝန်သည် အမျိုးသမီး နှင့် သက်ကြီး ရွယ်အိုများလည်း ပါဝင် ပြီး စုစုပေါင်း (၃၀) နီးပါးခန့်က ထိခိုက်ဒဏ်ရာရ သေဆုံးမှု ရှိနေကြောင်း ဒေသခံများက ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဗုံးပေါက်ကွဲမှု နှင့်ပတ်သက်ပြီး UWSA မှ ပြောရေးဆိုခွင့်ရှိသူကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

လက်ရှိတွင် နယ်မြေခံ UWSA တပ်ဖွဲ့မှ တာဝန်ရှိသူများက လုံခြုံရေးအင်အားဖြန့်ကျက်ထားပြီး စစ်ဆေးမှုများ လည်း ပြုလုပ်နေကြောင်း သိရသည်။

<https://burmese.shannews.org/archives/31794>

စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၅၅၀ ကျော်ထိ ရှိလာ

Published By DVB | 30 November, 2022



မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၅၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၄၇၁ ယောက်အထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်

ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီဇေအထိ ၁၂,၉၉၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၁,၆၃၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၃ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၄၄၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချုပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် တရားရုံးကနေ အသက် ၁၄ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေး ၉ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကလေး ၉ ယောက်ကတော့ အသက် ၁၇ နှစ်အရွယ် မောင်ရဲရင့်ထက်၊ မောင်သူရအောင်၊ မသိမ့်သိမ့်မိုး၊ မဆုနှင်းရည်အောင်၊ မမြတ်သူထက်၊ အသက် ၁၆ နှစ်အရွယ် မောင်ဝေဖြိုးအောင်၊ မောင်အာကာဖုန်းမြတ်၊ အသက် ၁၅ နှစ်အရွယ် မမှူးမြတ်ကိုကိုနဲ့ အသက် ၁၄ နှစ်အရွယ် မခင်ငြိမ်းချမ်းတို့ဖြစ်ကြပြီး ဖေဖော်ဝါရီလထဲမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူတို့ ၉ ယောက်ကို နတ်တလင်းမြို့မရဲစခန်းမှာ ဆက်လက်ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၈ တရက်တည်းမှာပဲ ကရင်ပြည်နယ်၊ မြဝတီခရိုင်တရားရုံးကနေ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးဝေလင်းအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၁ (က)၊ ၅၁ (ည) တို့နဲ့ ထောင်ဒဏ် ၂၆ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ် ၂၀ တို့ကို တပေါင်းတည်းကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၄၆

နှစ်အစား ၂၆ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ ဦးဝေလင်းအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/566360>

အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်

သက်ထားမောင် | 30 November 2022

မြန်မာပြည်လူထုသည် တရုတ်နှင့် ပတ်သက်လျှင် စိတ်ဝင်တစားရှိကြ၏။ တရုတ်နှင့်ပတ်သက်လျှင် ပို၍ အာရုံစိုက်ကြ၏။

ထို့အတူ တရုတ်အရေး၊ တရုတ်-မြန်မာဆက်ဆံရေး လေ့လာသူ မြန်မာပြည်သားများလည်း မနည်းလှပေ။ သို့သော် အိန္ဒိယ နှင့် ပတ်သက်၍ မြန်မာပြည်သားတို့ သိပ်အလေးထားလေ့ မရှိကြသကဲ့သို့ အိန္ဒိယအရေး လေ့လာသူ၊ မြန်မာ-အိန္ဒိယ ဆက်ဆံရေး လေ့လာသူများလည်း ရှားပါးလှသည်။

ဤအချက်သည် ယခင် အိန္ဒိယအစိုးရ ကိုယ်တိုင်က မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများကို စိတ်ဝင်စားမှု နည်းပါးပြီး ပတ်သက်မှု နည်းပါးသည့် အကြောင်းအချက်ကြောင့်လည်း ဖြစ်သည်။

သို့သော် ယခုဆယ်စုနှစ်များတွင် အိန္ဒိယအစိုးရ၏ သဘောထားပြောင်းလဲသွားပြီ ဖြစ်သည်။ အိန္ဒိယအစိုးရသည် အရှေ့ မျှော်ဝါဒကို ကျင့်သုံးလာပြီ ဖြစ်သကဲ့သို့ သူနှင့် နယ်နမိတ်ချင်း ဆက်စပ်နေသော မြန်မာပြည်နှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ၊ စီးပွားရေးအရ စိတ်ဝင်တစား ပတ်သက်လာနေသည်ကို တွေ့ရသည်။



အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ပီဂျေးမိုဟန်ကွာတြာက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လာရောက်တွေ့ဆုံစဉ်

နိုင်ငံရေးအရ ဆိုလျှင် အိန္ဒိယသည် တရုတ်နှင့် ပြိုင်ဖက် ဖြစ်သည်။ နယ်နမိတ် ပြဿနာလည်း အငြင်းပွားနေသည်။ အိန္ဒိယ နယ်စပ်ရှိ နာဂသူပုန်များကို တရုတ်က ထောက်ပံ့ခဲ့ခြင်းအား မျက်လုံးဒေါက်ထောက်ကြည့်သည်။

ထိုနာဂသူပုန်များသည် မြန်မာပြည်တွင်းဖြစ်၍ တရုတ်နယ်စပ်နှင့် အိန္ဒိယနယ်စပ်ကို ကူးလူးနေကြသည်ဖြစ်ခဲ့ရာ အိန္ဒိယ အတွက် မြန်မာပြည်သည် အာရုံစိုက်စရာ ဖြစ်ခဲ့သည်။

ထို့အတူ မြန်မာပြည်တွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု၊ စစ်လက်နက်ပစ္စည်း ရောင်းချမှုများနှင့်အတူ တရုတ်တို့ မြန်မာအစိုးရအပေါ် ဩဇာလွှမ်းမိုးလာသည်ကို အိန္ဒိယတို့ သဘောတွေ့ဟန်မတူပေ။

အိန္ဒိယအစိုးရသည် အရှေ့ မျောက်ဝါဒကို ကျင့်သုံးလာပြီ ဖြစ်သကဲ့သို့ သူနှင့် နယ်နမိတ်ချင်း ဆက်စပ်နေသော မြန်မာပြည်နှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ၊ စီးပွားရေးအရ စိတ်ဝင်တစား ပတ်သက်လာနေသည်။

သို့ဖြစ်ရာ မြန်မာပြည်အတွင်း၌ အိန္ဒိယတို့ကလည်း တရုတ်နှင့်အပြိုင် ဩဇာထူထောင်ရန်၊ တရုတ်ဩဇာကို ယှဉ်ပြိုင်ရန် ကြိုးစားလာသည်။

စီးပွားရေးအရဆိုလျှင် အိန္ဒိယအစိုးရသည် ဂျပန်နှင့်ပေါင်း၍ မြန်မာပြည်ကိုဖြတ်ပြီး အိန္ဒိယနှင့် အာဆီယံနိုင်ငံများကြား ဆက်သွယ်သည့် လမ်းကြောင်းတခု ဖောက်လုပ်နိုင်ရန် စီစဉ်နေသည်။ တဖက်တွင် စစ်တွေ၊ ပလက်ဝလမ်းကြောင်းမှတဆင့် အိန္ဒိယအရှေ့ပိုင်းပြည်နယ်များသို့ ကုန်သွယ်ရေးလမ်းကြောင်းတခု ဖောက်လုပ်ရန် စီစဉ်နေသည်။ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည်။



မြန်မာစစ်တပ် ပထမဦးဆုံး လက်ခံရရှိသည့် ရေငုပ်သင်္ဘောသည် အိန္ဒိယအစိုးရထံမှ ဖြစ်သည်။

သို့ဖြစ်ရာ အိန္ဒိယအစိုးရနှင့် တိုင်းပြည်အာဏာကို တလျှောက်လုံး ချုပ်ကိုင်ထားသော မြန်မာစစ်တပ်ကြား နီးကပ်သော ဆက်ဆံရေးများကို မြင်တွေ့ရသည်။ အဆိုပါ ဆက်ဆံရေးများတွင် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခြင်း၊ အကူအညီ ပေးခြင်းများ ပါဝင်လာသည်ကို တွေ့မြင်လာရသည်။

မြန်မာစစ်တပ် ပထမဦးဆုံး လက်ခံရရှိသည့် ရေငုပ်သင်္ဘောသည် အိန္ဒိယအစိုးရထံမှ ဖြစ်သည်ကို တွေ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီ တာဝန်ရှိသူများ၊ ဝန်ကြီးများနှင့် တွေ့ဆုံမှုများသည့် သံအမတ်နှစ်ဦးကို ထင်ထင်ရှားရှားတွေ့ရသည်။ တဦးမှာ တရုတ်သံအမတ်ဖြစ်ပြီး နောက်တဦးမှာ အိန္ဒိယသံအမတ်ဖြစ်၏။

မြန်မာစစ်တပ် ပထမဦးဆုံး လက်ခံရရှိသည့် ရေငုပ်သင်္ဘောသည် အိန္ဒိယအစိုးရထံမှ ဖြစ်သည်ကို တွေ့ရသည်။

ထို့ပြင် စစ်ကောင်စီက ခန့်ထားသည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တွေ့ဆုံသည်မှာလည်း ထိုသံအမတ်နှစ်ဦးသာ ရှိသည်ကို တွေ့ရသည်။

တရုတ်ထက်ပို၍ သာသည်ဟု ပြော၍ရသည့်အချက်မှာ အိန္ဒိယအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်သည် ၂၀၂၁ ခုနှစ်ကုန်ပိုင်းက တကြိမ်၊ ယခု ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တကြိမ် စစ်ကောင်စီ ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံသည်ကို တွေ့ရသည်။

နိုင်ငံခြား အစိုးရများထံမှ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီအား လာရောက်တွေ့ဆုံသည့် အစိုးရ အဆင့်မြင့်အရာရှိမှာ ရုရှားပြီးလျှင် အိန္ဒိယအစိုးရဟု ဆိုရပါမည်။ အိန္ဒိယအစိုးရ၏ ဤသို့ စစ်ကောင်စီအား လာရောက် တွေ့ဆုံခြင်းသည် စစ်ကောင်စီအား တရားဝင်အသိမှတ်ပြုရာ ရောက်ပေသည်။

ထို့ပြင် ဒေဝါပါလီနွေကလည်း အိန္ဒိယသံအမတ်သည် ရုရှားသံအမတ်နှင့်အတူ စစ်ကောင်စီ ခေါင်းဆောင်ကိုဖိတ်ကြားပြီး ပွဲတော်ဆင်နွှဲသည်ကိုတွေ့ရသည်။

သာမန် သို့မဟုတ် ပုံမှန် သံတမန်ရေး ဆက်ဆံမှုထက် ပိုကဲသည့် အိန္ဒိယအစိုးရ လုပ်ဆောင်ချက်ဖြစ်သည်။
လိုအပ်သည်ထက်ပို၍ စစ်ခေါင်းဆောင်နှင့် ပလူးပြသည့် လုပ်ဆောင်ချက်ဟု ဆိုရမည်။

တကယ်တော့ အိန္ဒိယမှ အရှေ့တောင်အာရှသို့ ဆက်သွယ်ဖောက်လုပ်လိုသည့် ကားလမ်းသည် တမူးနှင့်
ကလေးကြားရှိ တောင့်တင်းသည့် PDF အင်အားနှင့် တိုက်ပွဲများကြောင့် သွားလာရန် မဖြစ်နိုင်ပေ။

မြန်မာနှင့် အိန္ဒိယကြား နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရန်ပင် အဆင်ပြေသည် မဟုတ်ပေ။ ထို့ပြင် ပလက်ဝ
လမ်းကြောင်းသည်လည်း AA နှင့် စစ်ကောင်စီကြား ပဋိပက္ခများကြောင့် သွားလာရန် မဖြစ်နိုင်ချေ။



ဒေဝါပါလီနွေကလည်း အိန္ဒိယသံအမတ်သည် ရုရှားသံအမတ်နှင့်အတူ
စစ်ကောင်စီ ခေါင်းဆောင်ကိုဖိတ်ကြားပြီး ပွဲတော်ဆင်နွှဲသည်

ပဲမျိုးစုံ ကုန်သွယ်မှုကဲ့သို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုသာ ရှိသည်။
ထိုသို့သော ကာလတွင် အိန္ဒိယ အစိုးရ သံတမန်များ
မြန်မာစစ်ခေါင်းဆောင်များနှင့် အရောတဝင်ပြုနေခြင်း၊
မြန်မာဒီမိုကရေစီရေးကို မျက်ကွယ်ပြုထားခြင်းသည် အဘယ်ကြောင့်နည်းဟု

မေးခွန်းထုတ်ဖွယ်ရှိ၏။

အိန္ဒိယအစိုးရ ဘယ်ခြေလှမ်းလှမ်းနေသနည်းဟု မေးခွန်းထုတ်ရမည်။ ဆန်းစစ်ရမည်ဖြစ်၏။
ထို့ပြင် အိန္ဒိယသည် တရုတ်ဆန့်ကျင်ရေးသတင်းများ၊ ဆောင်းပါးများကို မပြတ်ထုတ်လွှင့်လေ့ရှိသည်။
မြန်မာပြည်တွင်လည်း တရုတ်ဆန့်ကျင်ရေးနှင့် တရုတ်အရေးသုံးသပ်ချက်များ ရောထွေးနေရာ မြန်မာပြည်ရှိ
တရုတ်အရေးလေ့လာသူ၊ သုံးသပ်သူများအားလည်း အိန္ဒိယမှ ချဉ်းကပ်နေသည်ကို တွေ့နေရသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အိန္ဒိယမှ စစ်လက်နက်ပစ္စည်းဟု ယူဆရသည့် ပစ္စည်းများ ကားကြီး ၂၀ ခန့်နှင့်
စစ်အင်အားသုံးပြီး သယ်ဆောင်နေသည်ကို တွေ့ရသည်။ အရင်တခါလည်း သယ်ဆောင်သည်ဟု သတင်းထွက်ခဲ့ဖူးပြီ
ဖြစ်သည်။

*ဒေဝါပါလီနွေကလည်း အိန္ဒိယသံအမတ်သည် ရုရှားသံအမတ်နှင့်အတူ စစ်ကောင်စီ ခေါင်းဆောင်ကိုဖိတ်ကြားပြီး
ပွဲတော်ဆင်နွှဲသည်။ သာမန် သို့မဟုတ် ပုံမှန် သံတမန်ရေး ဆက်ဆံမှုထက် ပိုကဲသည့် အိန္ဒိယအစိုးရ
လုပ်ဆောင်ချက်ဖြစ်သည်။ လိုအပ်သည်ထက်ပို၍ စစ်ခေါင်းဆောင်နှင့် ပလူးပြသည့် လုပ်ဆောင်ချက်ဟု ဆိုရမည်။*

ထိုလမ်း၏ လုံခြုံရေးမှာ ကောင်းမွန်သည့် အခြေအနေမရှိပေ။ တမူးနှင့် ကလေးကြားတွင် PDF အများအပြားက
ပိတ်ဆို့ထားသည်။ လက်တွေ့တွင် ယခု သယ်ဆောင်လာသည့် ကားတန်းသည်ပင် မိုင် ၈၀ ကျော်သာ ဝေးသော
တမူးနှင့်ကလေးကို တပတ်ခန့်ကြာသည်အထိ မရောက်နိုင်သေးဟု သိရသည်။

တလမ်းလုံး PDF နှင့် CDF ပူးပေါင်းတပ်ဖွဲ့များက အဆင့်ဆင့် ခြုံခိုတိုက်ခိုက်နေသည်ဟုသိရသည်။
မိုင်းခွဲတိုက်ခိုက်မှုများကိုလည်း ခံနေရသည်။

ထို့ပြင် ကလေးမှ မုံရွာသို့ ဆက်လက်သယ်ဆောင်ရန်အတွက်လည်း ကလေး-ဂန့်ဂေါလမ်းသည်လည်းကောင်း၊ မုံရွာ -
ယာကြီးလမ်းသည်လည်းကောင်း အသုံးပြု၍ မရပေ။

အရပ်သားကားပင် သွားခွင့်မပေးဘဲ PDF တို့ စိုးမိုးထားသည်။ ကလေးမှ မုံရွာ၊ မန္တလေးသို့ အရပ်သားကားများသွားရန်
PDF တို့ခွင့်ပြုထားသည့် တခုတည်းသောလမ်းမှာ မဟာမြိုင်တောအား ဖြတ်သည့်လမ်း ဖြစ်သည်။



၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အိန္ဒိယမှ စစ်လက်နက်ပစ္စည်းဟု ယူဆရသည့် ပစ္စည်းများ ကားကြီး ၂၀ ခန့်နှင့် စစ်အင်အားသုံးပြီး သယ်ဆောင်နေသည်

သို့သော် စစ်ကားများဖြတ်ပါက လွယ်ကူမည်မဟုတ်ပေ။
တကယ်တမ်း အိန္ဒိယနှင့် မြန်မာပြည်သို့ လေကြောင်း သို့မဟုတ်
ပင်လယ်လမ်းမှ ပို့ဆောင်ပါက လုံခြုံစိတ်ချရသော်လည်း နယ်စပ်မှ

မဖြစ်မနေသယ်ဆောင်နေခြင်းသည် လမ်းကြောင်း လုံခြုံရေး စိတ်မချရသည့် တမူ၊ ကလေးဒေသအတွက် အိန္ဒိယမှ စစ်လက်နက် ပစ္စည်းများ ဝယ်ယူပို့ပေးနေခြင်းလော စဉ်းစားဖွယ်ဖြစ်သည်။

တကယ်တော့ အိန္ဒိယနယ်စပ် တမူ၊ မိုးရေးဒေသတွင်ရှိသည့် အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် ကသည်း၊ နာဂ၊ အာသံ အဖွဲ့များကို မြန်မာပိုင်နယ်စပ်အတွင်း နေခွင့်ပေး၍ မွေးထားသည်မှာ မြန်မာစစ်တပ်ပင် ဖြစ်သည်။

ထိုအဖွဲ့များမှ စစ်တပ်နှင့် ဆက်သွယ်သည့် ဆက်ဆံရေး တာဝန်ယူသူများအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ- အမာခံဟုသည့် သက်သေခံကဒ်ပြားပင် မြန်မာစစ်တပ်က ထုတ်ပေးထား၏။ ဤသို့သော မြန်မာစစ်တပ်နှင့် အိန္ဒိယအစိုးရ ဆက်ဆံနေသည်မှာ အိန္ဒိယနယ်စပ်ဖက်ကူးလူမှုရှိသည့် PDF တပ်ဖွဲ့ဝင်များ၊ သတင်းများနှင့် အလဲအလှယ်ပြုလုပ်လို၍လော စဉ်းစားဖွယ်ဖြစ်သည်။

အိန္ဒိယနယ်စပ်တွင် ယခင်အခါက မြန်မာအစိုးရကို တော်လှန်သူများ ယခင်အခါက ရှိခဲ့ဖူးသော်လည်း ယခုအချိန်သည် အားကောင်းမောင်းသန် အရှိဆုံးကာလဖြစ်သည်။

အိန္ဒိယနှင့် မြန်မာပြည်သို့ လေကြောင်း သို့မဟုတ် ပင်လယ်လမ်းမှ ပို့ဆောင်ပါက လုံခြုံစိတ်ချရသော်လည်း နယ်စပ်မှ မဖြစ်မနေသယ်ဆောင်နေခြင်းသည် လမ်းကြောင်း လုံခြုံရေး စိတ်မချရသည့် တမူ၊ ကလေးဒေသအတွက် အိန္ဒိယမှ စစ်လက်နက် ပစ္စည်းများ ဝယ်ယူပို့ပေးနေခြင်းလော

ပလက်ဝ၊ ချင်းပြည်နယ်မှ စစ်ကိုင်းတိုင်း တမူဒေသအထိ အိန္ဒိယနယ်စပ်တလျှောက်တွင် AA/CNF/CDF/PDF များ အားကောင်း မောင်းသန်လှုပ်ရှားနေသည်။ ထိုအဖွဲ့များသည် အိန္ဒိယစစ်တပ်၊ ထောက်လှမ်းရေး၏ မပြတ်စောင့်ကြည့်မှုနှင့် ထိတွေ့ဆက်ဆံမှုအောက်တွင်ရှိသည်။ သို့ဖြစ်ရာ တော်လှန်ရေးတပ်ဖွဲ့များသည် အိန္ဒိယအစိုးရ၊ စစ်တပ်နှင့် ထောက်လှမ်းရေးတို့ ပူးသတ်သည့် လုပ်ရပ်ကို အထူး သတိပြုရန်လိုသည်။

ဤသည်မှာ စိုးရိမ်စိတ်၊ သံသယမှပေါ်လာသည့် ကောက်ချက်မဟုတ်ပေ။ သမိုင်းတွင်ရှိခဲ့သည့် အိန္ဒိယတို့လုပ်ရပ်မှ သင်ခန်းစာ ယူရန်ဖြစ်၏။



၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း အိန္ဒိယ ထောက်လှမ်းရေး၏ အယုံသွင်း လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရသူ ရခိုင်လက်နက်ကိုင်ခေါင်းဆောင် ခိုင်ရာဇာ

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ရခိုင်တွင် ခိုင်ရာဇာ ခေါင်းဆောင်ပြီး AA ရက္ခိုင့်တပ်တော်ကို ပထမဆုံး ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းရာတွင် ခိုင်ရာဇာသည် KNU ၏ အကူအညီဖြင့် တနင်္သာရီမှ ရခိုင်သို့ ပင်လယ်ကို

ဖြတ်၍ ရေကြောင်းဖြင့် လက်နက်သယ်သည်။

သုံးကြိမ်တိုင်အောင်မြင်ခဲ့ပြီး စတုတ္ထအကြိမ် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ သယ်ဆောင်ရာတွင် ခိုင်ရာဇာနှင့်အဖွဲ့သည် အိန္ဒိယ ထောက်လှမ်းရေး၏ အယုံသွင်း လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရသည်။

တနင်္သာရီကမ်းရိုးတန်းမှ ရေကြောင်း ခရီးထွက်လာသော ခိုင်ရာဇာနှင့် အဖွဲ့သည် အိန္ဒိယ ထောက်လှမ်းရေးနှင့် ချိတ်ဆက်ထားပြီး ပင်လယ်တွင်းရှိ အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုရှိ လန်ဖောကျွန်းတွင် ခေတ္တရပ်နားရန် စီစဉ်ထားသည်။

ခိုင်ရာဇာ အဖွဲ့မှ ကိုယ်စားလှယ်တဦးအားလည်း ကြိုတင်စေလွှတ်ထားသည်။ ထိုသူသည် အိန္ဒိယ ထောက်လှမ်းရေးအရာရှိနှင့်တွေ့ဆုံပြီးနောက် ကျွန်း၌ အနားယူရန် စီစဉ်ပြီးကြောင်း သတင်းပို့သဖြင့် ခိုင်ရာဇာနှင့် အမြန်ယာဉ် ၂ စီး၊ ငါးဖမ်း စက်လှေနှစ်စီးတို့သည် လန်ဖောကျွန်းသို့ ဆိုက်ကပ်ခဲ့သည်။

အိန္ဒိယထောက်လှမ်းရေးမှ ဒု-ဗိုလ်မှူးကြီး ဂရေဝဲအဖွဲ့မှ ကြိုဆိုခဲ့ပြီးနောက် ခိုင်ရာဇာ၊ ဒု-ဗိုလ်မှူးကြီး သိန်းအောင်ကျော်၊ ဆတ်သား ကိုစောထွန်း၊ KNU မှ ပင်လယ်ရေကြောင်း ပို့ဆောင်ရေးတာဝန်ခံ ဖဒိုမူဝေး အပါအဝင် ခေါင်းဆောင် ၆ ဦးအား အား အခြားနေရာသို့ ခေါ်ဆောင်၍ သတ်ဖြတ်ခဲ့ပြီး ကျန်လူများကို ဖမ်းဆီးပြီး ထောင်ချခဲ့ရာ အိန္ဒိယအကျဉ်းထောင်အတွင်း နှစ်ဆယ်နှင့်ချီ၍ နေခဲ့ရသည်။

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ သယ်ဆောင်ရာတွင် ခိုင်ရာဇာနှင့်အဖွဲ့သည် အိန္ဒိယ ထောက်လှမ်းရေး၏ အယုံသွင်း လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရသည်။

အိန္ဒိယ ထောက်လှမ်းရေးနှင့် အကြိမ်ကြိမ် ဆက်ဆံခဲ့ပြီးဖြစ်သဖြင့် ယုံကြည်မိခဲ့သည့် ခိုင်ရာဇာတို့ ဆုံးရှုံးမှုကြီးခဲ့သည်။ အသက်ပါပေးခဲ့ရသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လက်နက်မှောင်ခိုဂိုဏ်းတခုအား ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ရာ မော် တော်ဘုတ် ၄ စီး၊ လက်နက်အမြောက်အများနှင့် လူ ၇၃ ဦး ဖမ်းဆီးရမိပြီး ၆ ယောက်သေဆုံးကာ ပင်လယ်တွင်းသို့ အလောင်း မျောပါသွားသည်ဟု ဆိုခဲ့သည်။

သို့သော် အိန္ဒိယ လူ့အခွင့်အရေးရှေ့နေများ၏ ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံထားရသည့် AA တပ်ဖွဲ့ဝင်များ ပြန်လည်လွတ် မြောက်လာသောအခါ အမှန်တရားသည် ဖုံးကွယ်၍ မရတော့ပေ။

အိန္ဒိယ စစ်တပ်နှင့် ထောက်လှမ်းရေး၏ အကောက်ကြံ ပူးသတ်မှုကြောင့် ပထမဆုံး AA တပ်ထောင်သူ ခိုင်ရာဇာနှင့် ခေါင်းဆောင်များ သတ်ဖြတ်ခံရပြီး ပထမဦးဆုံးအကြိမ်အဖြစ် ဖွဲ့စည်းသည့် AA လည်း ပြိုကွဲခဲ့ရသည်။

ဤသည်မှာ အိန္ဒိယအစိုးရ၊ စစ်တပ်နှင့် ထောက်လှမ်းရေးတို့၏ မြန်မာတော်လှန်ရေး အင်အားစုများအပေါ် ရက်ရက်စက်စက် ကောက်ကျစ်စွာ သတ်ဖြတ်ခဲ့သည့် ဖျောက်ဖျက်၍ မရသည့်သမိုင်းဖြစ်သည်။



ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမှ ရခိုင်ပြည်ကို ဖြတ်ဖောက်နေသော ကုလားတန်စီမံကိန်း

သို့ဖြစ်ရာ အိန္ဒိယနယ်စပ်တလျှောက်ရှိနေသော တော်လှန်ရေးအင်အားစုများသည် နယ်စပ်တလျှောက် အိန္ဒိယအစိုးရ၊ စစ်တပ်၊ ထောက်လှမ်းရေးတို့နှင့် မလွဲမရှောင်သာ ဆက်ဆံမှုရှိနိုင်မည်ဖြစ်သော်လည်း အိန္ဒိယ

စစ်တပ်ထောက်လှမ်းရေးကို သတိကြီးကြီးထားရန် လိုအပ်သည်။

သတိလက်လွတ်ဖြစ်၍ မရပေ။ ခါးသီးသော သမိုင်းအတွေ့အကြုံများကို သင်ခန်းစာယူရန်လိုသည်။ အချိန်ကြာရှည်စွာ ယုံကြည်အောင်ပေါင်းသင်းပြီး နောက်ဆုံးမှ ခေါင်ကိုကိုင်၍ အပြတ်ရှင်းသော အိန္ဒိယတို့ လုပ်ရပ်ကို အထူး သတိထားရန် လိုအပ်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင်း တမူးဒေသမှ PDF စခန်းအများအပြား တိုက်ခိုက်ခံရခြင်းသည်ပင်လျှင် အိန္ဒိယစစ်တပ်နှင့် ထောက်လှမ်းရေးက တဖက်လှည့်နှင့် သတင်းပေးခြင်း ဖြစ်နိုင်ချေကို ထည့်သွင်း စဉ်းစားသင့်ပေသည်။

ထို့ပြင် အိန္ဒိယပိုင်နက်ထဲတွင် ဖွဲ့စည်းထားပြီး အိန္ဒိယအစိုးရ ထောက်ပံ့မှုရထားသည့် ZRO/ZRA ဖိုမီး တော်လှန်ရေးအဖွဲ့/ ဖိုမီး တော်လှန်ရေး တပ်မတော်သည် ယခုအခါ ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ပူးတွဲပြီး ချင်း တော်လှန်ရေး တပ်ဖွဲ့များအား တိုက်ခိုက်နေသည်မှာလည်း သတိပြု ဆင်ခြင်စရာဖြစ်သည်။

အိန္ဒိယနယ်စပ်တလျှောက်ရှိနေသော တော်လှန်ရေးအင်အားစုများသည် နယ်စပ်တလျှောက် အိန္ဒိယအစိုးရ၊ စစ်တပ်၊ ထောက်လှမ်းရေးတို့နှင့် မလွဲမရှောင်သာ ဆက်ဆံမှုရှိနိုင်မည်ဖြစ်သော်လည်း အိန္ဒိယ စစ်တပ်ထောက်လှမ်းရေးကို သတိကြီးကြီးထားရန် လိုအပ်သည်။

အိန္ဒိယအား ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဟု ကင်းပွန်းတပ်လေ့ရှိကြ၏။ သို့သော် ထိုအိန္ဒိယနိုင်ငံကြီးသည် မြန်မာ့ ဒီမိုကရေစီရေးကို ကျောခိုင်းထား၏။ မျက်ကွယ်ပြုထား၏။

ယခုလို ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သည့် အိန္ဒိယသည် အင်အားကြီးမားသော်လည်း ၎င်းတို့၏ အကျိုးစီးပွားကို လွန်စွာ အာရုံစိုက်နေသောကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ရန် ပျက်ကွက်နေကြောင်း NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုဖူးသည်။

မြန်မာလူထုအား မျက်စေ့ထဲ မထည့်ဘဲ စစ်ကောင်စီနှင့်ပေါင်း၍ အိန္ဒိယ အကျိုးစီးပွားနှင့် တရုတ်ဆန့်ကျင်ရေး၊ မြန်မာပြည်တွင်း၌ တရုတ်နှင့် အင်အားချိန်ခွင်လျှာ ညီမျှရေးကိုသာ ရှေးရှုလျက်ရှိသည်။


ထို့ပြင် မြန်မာပြည် တော်လှန်ရေးတပ်ဖွဲ့များအား အယုံသွင်း၍ သတ်ဖြတ်ခဲ့သည့် မှတ်တမ်းလည်းရှိသည်။ သို့ဖြစ်ရာ အိန္ဒိယအား စောင့်ကြည့်ဖို့လိုသည်။ အိန္ဒိယနှင့်ပတ်သက်၍ သတိရှိဖို့လိုပါသည်။

(သက်ထားမောင် နိုင်ငံတကာအရေး လေ့လာသူတဦးဖြစ်သည်)

<https://burma.irrawaddy.com/opinion/viewpoint/2022/11/30/256347.html>

ရုရှား - မြန်မာ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ပြော

RFA Burmese | 2022.11.30



စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားစစ်တပ် စစ်ဦးစီးချုပ်ရုံး Colonel – General Kim Alexey Rostislavovich တို့ နေပြည်တော်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ Myanmar Military

ရုရှားနဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာတွေမှာပါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကောင်စီက မနေ့က နိုဝင်ဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ရုံး အကြီးအကဲလည်းဖြစ်၊ ကြည်းတပ်ဦးစီးချုပ်လည်းဖြစ်တဲ့ Colonel – General Kim Alexey Rostislavovich တို့ တွေ့ဆုံပွဲအပြီးမှာ အထက်ပါအတိုင်း သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲကို မြန်မာဘက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စစ်တပ်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပြီး ရုရှားဘက်ကတော့ ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ရုံး အကြီးအကဲလည်းဖြစ်၊ ကြည်းတပ် ဦးစီးချုပ်လည်း ဖြစ်တဲ့ Colonel – General Kim Alexey Rostislavovich ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား စစ်သံမှူးနဲ့ ရုရှား စစ်ဘက်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ရုရှား-မြန်မာ နှစ်နိုင်ငံ စစ်တပ်နှစ်ခုအကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား စတဲ့ ကဏ္ဍတွေအတွက် လက်ရှိပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ပြီးနောက်ပိုင်းမှာ ရုရှားနိုင်ငံဆီကို ၈ ကြိမ်ထက်မနည်း သွားရောက်ခဲ့သူဖြစ်ပြီး ရုရှားဟာ မြန်မာအတွက် ရာသက်ပန် မိတ်ဆွေ၊ ရာသက်ပန် မဟာမိတ်ဖြစ်တယ်လို့ မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။

မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံကနေ ဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ် တွေထဲက Su-30 လို ခေတ်မီ တိုက်လေယာဉ်တချို့ကို လက်ခံရရှိထားပြီလည်းဖြစ်ပြီး ရုရှား လေယာဉ်မှူးတွေကိုယ်တိုင် အမောင်းသင်ပေးနေတာမျိုးတွေ ပြုလုပ်ပေးနေတာပါ။

ရုရှားနိုင်ငံနဲ့ နီးစပ်တဲ့ နိုင်ငံတွေမှာ လက်ခံအသုံးပြုနေတဲ့ Mir ဆိုတဲ့ ရုရှားငွေပေးချေမှု စနစ်ကို မြန်မာနိုင်ငံက ဝင်ရောက်အသုံးပြုနိုင်ဖို့ ကြိုးစားနေတာမျိုးတွေလည်း ရှိပါတယ်။

ရုရှားနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ခုအနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်ခန့် ပိတ်ထားခဲ့ရတဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးမှာရှိတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) လက်အောက်ခံ အမှတ် ၂ သံမဏိ စက်ရုံ (ပင်းပက်) ကို ရုရှား နိုင်ငံရဲ့ အကူအညီကို ရယူပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါသေးတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာစစ်တပ်ကို အထီးကျန်စေဖို့ အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်နေပေမယ့် ရုရှားကတော့ မြန်မာကို လက်နက်ရောင်းချလို့ရတဲ့ နိုင်ငံတစ်ခုအဖြစ်သာ စိတ်ဝင်စားခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အဲဒါကြောင့် စစ်ကောင်စီ လက်ထက်မှာ ရုရှား-မြန်မာ စစ်ခေါင်းဆောင်တွေ နှစ်နိုင်ငံ ကူးလူးဆက်ဆံမှု အရင်ထက် ပိုများလာခဲ့ပြီး စစ်ကောင်စီဟာ သံတမန်ရေးရာ အထောက်အပံ့နဲ့ နျူကလီးယား အပါအဝင် စစ်ဘက်ဆိုင်ရာ အကူအညီတွေရရှိဖို့ ရုရှားကို အရင်ကထက်ပိုပြီး ချဉ်းကပ်လာတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

<https://www.rfa.org/burmese/news/russia-meet-myanmar-11302022041126.html>